အမရပူရမြို့

ကျေးဖူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်

အရှင်ဇနကဘဘိဝံသ

၏

39293984178

The APHORISMS

Of

The Venerable
Ashin Janakābhivumsa.



Compiled by Chit Kyi Than (Nyaung Yan)
Translated by U On Pe (Tet Toe)

အမရပူရမြို့

ကျေးဇူးတော်ရှင် မဟာဂန္ဓာရံဆရာတော်

အရှင်ဇနကာဘိဝံသ

ଆ

အဆိုအမွေျား


The APHORISMS

Of

The Venerable Ashin Janakabhivumsa.



Compiled by Chit Kyi Than (Nyaung Yan)
Translated by U On Pe (Tet Toe)



ဖြန့်ချိရေး

မဟာဂန္ဓာရံ ဇရပ်ဝင်း၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်း။ ၁၂၈–ပ၊ စမ်းချောင်းလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

စာရေးသူ၏ အမှာစာ

"ဗုဒ္ဓဘာသာကြောင့် မြန်မာကို ကမ္ဘာက သိရမည်၊ ဗုဒ္ဓသာသနာတော်ကြောင့် မြန်မာကို ကမ္ဘာက လေးစား အရေးထားရမည်" ဟူသော ယုံကြည်ချက်ဖြင့် တောင်မြို့ ဆရာတော်ဘုရားကြီးသည် သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သည်မှာ "သေတပန် သက်ထက်ဆုံး" (ပျံလွန်တော်မူသည့်နေ့)အထိပင် ဖြစ်သည် ကို စာရေးသူနှင့်တကွ စာရေးဆရာများစွာတို့က အကြိမ်ကြိမ် ရေးခဲ့ဖူးလေပြီ။

ဆရာတော်ကြီး နှစ်ပေါင်း ၄၀–ကျော်အတွင်း မနားမနေ ပြုစုရေးသားခဲ့သော ဘာသာရေးဆိုင်ရာစာအုပ်များ, စာသင် စာချကိုင် ဘာသာဋီကာကျမ်းစာအုပ်များကိုလည်း တပည့်ကြီး များက ဆရာတော် သက်တော်ထင်ရှား ရှိစဉ်ကကဲ့သို့ ကြိုးစားရိုက်နှိပ်ခဲ့ရာ စာအုပ်အဖြစ်သို့ မရောက်သေးသော စာမူများပင် စာအုပ်ဖြစ်ခဲ့ပါသည်။

အဆိုအမိန့်များသည် ဆရာတော်ဘုရားကြီး သက်တော် ထင်ရှား ရှိစဉ်က ဟောကြားခဲ့သော တရားတော်များ, စာအုပ်များမှ ကောက်နုတ်ချက်များ ဖြစ်ပါသည်၊ အမှတ်(၁), အမှတ်(၂), အမှတ်(၃)ဟု သုံးအုပ်ခွဲရိုက်ရန် ရည်ရွယ်ခဲ့သော် လည်း အမှတ်(၁)ကိုသာ စာအုပ်အဖြစ် ထုတ်ခဲ့သည်မှာ (၃)ကြိမ်တိုင်တိုင် (အုပ်ရေ တစ်သောင်းကျော်) ပြန်လည် ရိုက်နှိပ်ခဲ့ပါသည်၊ ကျန်စာအုပ်များကို လည်း ထုတ်ဝေနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

တစ်နေ့တွင် စာရေးသူသည် ဆရာကြီးဦးတက်တိုးအိမ်သို့ သွားရောက်၍ ဆရာကြီးနှင့် တွေ့ဆုံပါသည်၊ ဆရာကြီးသည် အသက်အရွယ် ကြီးလာပြီဖြစ်၍ ဘာသာရေးလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောပြပါသည်၊ မဟာစည်ဆရာတော်၏ တရားတော်များကို အင်္ဂလိပ်ဘာသာ ပြန်ဆိုလျက်ရှိကြောင်း ပြောပါသည်။


တောင်မြို့ဆရာတော်၏ စာအုပ်များကိုလည်း ဘာသာပြန် ဆို၍ ကုသိုလ်ပြုချင်ကြောင်း ပြောပြပါသည်၊ ဆရာကြီးသည် လစဉ်ထုတ် မဂ္ဂဇင်းများအတွက် အချိန်မီ ဆောင်းပါးများ ရေးနေရသည့်ကြားမှ တောင်မြို့ဆရာတော်၏ ဩဝါဒ ကောက်နုတ်ချက်များကို ဘာသာပြန်ပေးခဲ့ပါ သည်။

အဆိုအမိန့်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီးသည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာအုပ် မရိက်ဖြစ်ခဲ့ပါ။

ယခုအခါ ဗုဒ္ဓဘာသာကို ကမ္ဘာက ယခင်ကထက် ပိုမို၍ အာရုံစိုက်လျက် ရှိသည်၊ ကွန်မြူနစ်ဝါဒကို အသည်းစွဲ ဆုပ်ကိုင်ထားသော ဆိုဗီယက်ပြည်တောင်စု (ရုရှားနိုင်ငံ) သည်ပင် ကွန်မြူနစ်ဝါဒကို အယုံအကြည် မရှိတော့၊ ကမ္ဘာကြီးသည် နေ့စဉ် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲလျက်ရှိ သည်၊ အာရှတစ်ခွင်တွင် ထွန်းပြောင်လျက်ရှိသော ထေရဝါဒ ဗုဒ္ဓသာသနာတော်သည် တစ်ချိန်တွင် ဥရောပ, အမေရိကန် သို့ ထွန်းလင်းတောက်ပြောင်လိမ့်မည်ဟု ပညာရှင်တို့က အဆိုပြုနေကြပါသည်။

ဆရာတော်၏ အဆိုအမိန့်များကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုသူ ပုဂ္ဂိုလ်တို့ လက်ဝယ်သို့ အရောက်ပို့ဆောင် ပေးခဲ့သော စာရေးဆရာကြီး **ဦးတက်တိုး (ဦးအုန်းဖေ)**အား လည်းကောင်း, စာအုပ် ဖြစ်မြောက်ရေးအတွက် ကူညီသူ အေါ်ကြည်ကြည်ညွန့် (ရတနာ့ဝါဒီစာပေ)အားလည်းကောင်း များစွာ ကျေးဇူးတင်ပါသည်။

ချစ်ကြည်သန်း (ညောင်ရမ်း)



အမရပူရမြို့

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်

အရှင်ဇနကာဘိဝံသ

ဤ

အဆိုအမြို့များ



အ,အတွေချည်းပါပဲ

၁။ သဗ္ဗညုတဉာဏ် မရသေးသမျှတော့ လောကမှာ လူတွေဟာ "အ,အတွေချည်း"ပါပဲ။

All are Stupid

1. All People are stupid unless they have attained the state of enlightenment.

ဘုရားပွင့်မှ

၂။ ဘုရားပွင့်မှ သိရတဲ့အသိမျိုး တစ်သံသရာလုံး မသိခဲ့ပါဘူး။

Wisdom

2. One could have never before, throughout Samsara gained the kind of wisdom that one could get after the Buddha had appeared.

ဒုက္မမရောက်ယင် မကြောက်ကြ

၃။ သတ္တဝါတိုင်းဟာ ဒုက္ခမရောက်သေးသမျှ မကြောက် ရေးချ မကြောက်ကြပါဘူး။

Unafraid

3. No being is afraid until it gets into trouble.

ကိုယ့်ဒုက္ခ သူများမကယ်နိုင်

၄။ ကြုံတွေ့လို့ မကယ်နိုင်တဲ့ ဒုက္ခမျိုးကို သူတစ်ပါးအား ပြောနေခြင်းဖြင့် အကျိုးမရှိ။

None Can help You

4. If the trouble that you are in is of the kind that nobody can help you out, then your telling anybody about it wan't help you.

စိတ်မချရ

၅။ တရားထူး မရသေးသမျှတော့ဖြင့် သံသရာသွားဖို့ အယူဝါဒဟာ မြဲပြီလို့ စိတ်မချရသေး။

No Guarantee

5. So long as you have not yet acquired the states of moral purity, there is no guarantee that you have got the right belief for your journey in the cycle of existences.

သိမ်ငယ်တဲ့ စိတ်ထား

၆။ ဘာသာရေးသမားများဟာ ကိုယ့်ဘာသာမဟုတ်ရင် ဂရမစိုက်ကြဘူး၊ ဒါတွေဟာ သိမ်ငယ်တဲ့ စိတ်သဘောထား တွေပဲ။

Base and mean

6. Some religionists have a contempt for other's religion. This is base and mean.

လူမိုက်ချည်းပါပဲ

၇။ ကမ္ဘာကြီးမှာ ဘုရားမဲ့ဝါဒ ထွန်းကားလာသမျှ လူမိုက်ချည်း ဖြစ်နေကြမှာပဲ။

All are Fools

7. All people are mere folls so long as they encourage materialism to flourishe in this world.

ဘာသာရေးသမားများသတိ

၈။ ဘာသာရေးသမားတွေ သတိထားကြ၊ အကြောင်း အကျိုး ဆက်စပ်မရတာကို သိပ္ပံလောကဓာတ်ပညာက ပယ်ချမှာပဲ။

Religionist, Beware!

8. Religionist, beware! Science will reject anything that does not comform to reson, anything that is not according to cause and effect.

တစ်ဘဝ ငါမဟုတ်

၉။ တစ်ဘဝ တစ်ခဏ၏ ငါအဖြစ်ကို မကြည့်ပါနဲ့ ၊ တစ်သံသရာလုံးက ငါအဖြစ်ကိုသာ ကြည့်ကြပါ။

Transitory Life

9. Don't look only to your situation in this transitory life; look to the series of existences you have gone through.

အမှတ်တမဲ့ မနေကြနဲ့

၁၀။ လူတွေဟာ အမှတ်မဲ့ နေ, အမှတ်မဲ့ ကြီး, အမှတ်မဲ့ သေကြတယ်၊ တကယ်ဆိုတော့ စား–ဝတ်–နေရေး ပြည့်စုံရင် အို–နာ–သေရေးအတွက် အသင့်ပြင်ထားဖို့ကောင်းတယ်။

Don't be Listless

10. People are born, grow up and die in a listless manner. In fact, they should prepare themseleves for old age, sickness and death after they have acquired the necessities of life.

တကယ်လုပ်ပါ

၁၁။ တရားအလုပ်ကိုတော့ မလုပ်ဘဲ တရားကိုတော့ အချောင် ရချင်နေကြတယ်။

Work Earnestly

11. Some people want to acquire the *Dhamma* without working earnestly for it.

အမြဲထမ်းပါ

၁၂။ ကမ္မဋ္ဌာန်းဆိုတာ အမြဲတမ်းကို ထမ်းနေနိုင်မှ၊ နို့မဟုတ်ရင် ကမ္မဋ္ဌာန်းက ထွက်လာရင် သူလိုကိုယ်လိုပါပဲ။

Insight Meditation

12. Insight meditation requires constant practice or the meditator will be just the same as any other person.

အထင်မကြီးကြနဲ့

၁၃။ လူတွေဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို မတင်းတိမ် တတ်ကြဘဲ, မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီး မျှော်မှန်းနေကြတယ်။

Don't Aim too High

13. People are not satisfied with their own position in life and are always aiming too high.

ဘုရားစကား နားထောင်ပါ

၁၄။ ဘုရားစကား နားမထောင်ဘဲ, ဘုရားသာသနာ ဝင်ခိုရုံမျှဖြင့် ဘုရားမကယ်နိုင်။

Heed the Buddha's Words

14. The Buddha cannot save you if you take shelter in this *Sāsanā* without heeding His words.

အကြည်ညိုခံထိုက်သူ

၁၅။ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရမှု၌ သီလ, သမာဓိ, ပညာရှိမှ အကြည်ညိုခံထိုက်တယ်။

One who Deserves Respect

15. The person who deserves respect ought to have the qualities of *Sila* (morality), *Samādhi* (Concentration) and *Paññā* (Wisdom).

သမာဓိဆိုတာ

၁၆။ သမာဓိလုပ်ငန်းဟာ တန်ဖိုးရှိတယ်၊ လောကုတ်ကို မဆိုထားနဲ့ လောကီအနုမြူဓာတ်တွေ့ရှိတာလဲ ဒီသမာဓိပါပဲ။

Serenity

16. Serenity, or concentration, is of great value. Discovery of the atom is due to concentrated effort.

မွေးနေ့ကုသိုလ်

၁၇။ မွေးနေ့ကုသိုလ်ပြုရင် အချိန်ရှိတိုင်း ပြုရမယ်၊ တရားသဘောအရ အချိန်ရှိတိုင်း (ဖြစ်ပျက်မှု) မွေး,သေနေ ကြတာပဲ မဟုတ်လား။

Charity for Birthday

17. If you want to do some meritorious deed for your birthday you should be doing it always. For you are born and you die every moment.

အသက်

၁၈။ ကောင်းကောင်းနေသော်လည်း အသက်မတိုပါ၊ ဖြစ်သလိုနေသော်လည်း အသက်မပိုပါ။

Life-span

18. Life-span is not short because of living a good life, nor is it longer by living in dissipation.

ကောင်းကျိုးနဲ့ ဆိုးကျိုး

၁၉။ ကောင်းကျိုးကျတော့ လက်ငင်းမရ, ဆိုးကျိုး ကျတော့ လက်ငင်းရ, အဲဒါ သဘာဝပါပဲ။

Good Effect and Bad Effect

19. Good effects stake time to appear whereas bad effects are often instant.

ဒုက္ခကို မြင်အောင်ကြည့်ပါ

၂၀။ ခုဘဝရဲ့ အဖြစ်အပျက်ဒုက္ခကို မြင်မှ နောက်ဘဝ မလိုချင်မှာ။

Misery

20. If you can see the mistry of the persent existence you will want no more existences.

သေလျှင်ပြီးစတမ်းပါ

၂၁။ သေလျှင်ပြီးစတမ်းဝါဒ ထွန်းကားနေသမျှ ကမ္ဘာကြီး မှာ စာရိတ္တခြစားမှု မပပျောက်နိုင်။

Nihilism

21. It is owing to the doctrine that death is the ultimate and that Immorality flourishes in the world.

အလကား လောကကြီး

၂၂။ အလကားလူတွေသာ ရှိသော အလကားလောက ကြီး၌ အလကား နေရုံဖြင့် အလကား ကောင်းလာဦးမည် ထင်သလား, လောကမှာ ကောင်းတယ်ဆိုတာ ကိုယ်ကျင့် ပါမှ ကောင်းတယ်, ကိုယ်ကျင့်မပါက မကောင်းနိုင်။

A Useless World

22. In the useless world where there are only useless people living a useless life, do you think there will be any good improvement for no reason. If there is any good in the world, it is due to good morals without which nothing good can possibly result.

လူတန်းစား မည်မျှမှု

Equality

23. In this world there is luxury in one place, famine in another, a war in yet another. Is there anything like equality?

အရေးရှိရင်

၂၄။ လူတွေဟာ ခိုင်းစရာ ကိုယ့်ကိစ္စရိတော့သာ ခိုင်တတ် ကြပြီး, အရေးရှိတော့ ဖေးမကူညီဖော် မရကြဘူး။

Help in an emergency

24. People ask others to do for their good, but when others need help, they won't give it.

လူတွေရဲ့အကျင့်

၂၅။ လောကကြီးမှာ ကိုယ်သာ အနိုင်ရရေးအတွက် သူတစ်ပါးကို ပြက်ရယ်ပြုကြ, ပြစ်တင်ရှုံ့ချ လုပ်နေကြတယ်။

People's Habit

25. In this world people have the habit of getting the better of others and scorning and condemning them.

မျက်နာရှိရာ ဟင်းဖတ်ပါ မလုပ်နဲ့

၂၆။ လောကကြီးမှာ ကိုယ်က နိုင်လာတဲ့အခါ ကိုယ့် ဘက်သာ ပါကြပြီး, သူနိုင်သွားလျှင် သူ့ဘက်ပါကြစမြဲပဲ။

Snobbery

26. If you get the better of the other person, people will side with you, but if they get the better of you, they will change sides. That's natural.

အမြင်မတိုကြနှင့်

၂၇။ လူတွေဟာ ကိုယ်ကျိုး ကိုယ့်စီးပွားသာ ကြည့်ပြီး, သူ့ကျိုး သူ့စီးပွားအတွက်ကျတော့ အမြင်တိုကြတယ်။

Selfishness

27. People look to their own use welfare; they are reluctant to do good to others.

စိတ်ကောင်းရှိပါ

၂၈။ စိတ်ကောင်းမရှိဘဲ ပြောဆို ပြုလုပ်နေသမျှဟာ မကောင်းသော ပြောဆို ပြုလုပ်မှုသာဖြစ်တယ်။

Good Motive

28. If one speaks and acts without a good motive, all one's speech and acts will be just, as bad.

လူတိုင်းထဲက လွတ်ချင်ရင်

၂၉။ လူတိုင်းထဲက လွတ်ချင်ကြရင် လူတိုင်းလုပ်တဲ့ အလုပ် အပြောမျိုး မလုပ်ကြနဲ့။

Outstanding

29. If you want to stand out from the common people, don't do what they are doing.

တကယ့်ယောက်ျားများ

၃၀။ ဤကမ္ဘာမြေပေါ် တွင် တကယ့်ယောက်ျား ပညာရှိ ကြီးများ, တကယ့်မိန်းမ ပညာရှိကြီးများ ထွန်းကားခဲ့ကြ တယ်၊ သူတို့ဟာ သူတော်ကောင်း, ဉာဏ်ကောင်း, သတ္တိ ကောင်းများ ဖြစ်ကြတယ်။

Real Good People

30. In this world there are real good men and women. They are noble, intelligent and courageous.

သံသရာမရှိ

၃၁။ ဘဝတစ်ခုထဲက အဝိဇ္ဇာနှင့် တဏှာကိုသာ နတ် လိုက်ပါ၊ သံသရာဆိုတာ မရှိတော့ပါဘူး။

Samsarā

31. From an existence (or a life) sbtract avijjā (ignorance) and tahnā (desire); then there will be no samsarā (cycle of existences).

အကောင်းဆုံးဘဝ

၃၂။ လူ့ဘဝဟာ ဘဝပဒေသာပင်ကြီးပဲ, လူနတ်ချမ်းသာ နဲ့ မဂ်ဖိုလ်နိဗ္ဗာန်အထိ ကျင့်ကြံနိုင်တယ်။

Key Position

32. Human existence is the key position; you can work for moral purity to achieve celestial existences and even *nibbāna*.

ချမ်းသာလေး စွန့်မှ

၃၃။ လောကမှာ ထောင်မြင်မှ ရာကို စွန့်လိုကြတယ်၊ သဘာဝကတော့ ချမ်းသာကလေး စွန့်မှ ချမ်းသာကြီး ရနိုင် တယ်။

Sacrifice Smaller Gain

33. Lobha (greed) increases; if you can expect again of thousand, you will forego the hundred. Naturally, if you want to achieve a greater again, you-must sacrifice a smaller gain.

ဒုက္ခကြီးကို ကြောက်ရင်

၃၄။ ဒုက္ခကြီးကို ကြောက်ရင်, ဒုက္ခလေးကို ရင်ဆိုင် ရဲရမယ်။

Dukkha

34. If you are afraid of dukkha, face up to it.

လိုက်ပါ ကျင့်ပါ

၃၅။ ရေရှည်လိုက်ရင် ဘုရားစကားတော်ဟာ အချည်းအနှီး မဖြစ်ပါဘူး, လိုက်နိုင်သမျှ လိုက်ပါ၊ ကျင့်နိုင်သမျှ ကျင့်ကြ စမ်းပါ။

The long Road

35. If you take a long run, the Buddha's word will not be in vain. Take the long road as long as you can. Take long to practise the *Dhamma*.

ဘုရားအာရုံပြုပါ

၃၆။ ဘုရားကို အာရုံပြုနေခြင်းဟာ, ဘုရားနဲ့ အတူနေခြင်း မည်ပါတယ်။

Adoration

36. Concentrate your attention upon the Buddha; it is like living with the Buddha.

ဘုရားကို ကြည်ညိုမှ

၃၇။ ဘုရားကို ကြည်ညိုမှ ဘုရားအဆုံးအမကို ယုံကြည် စွာ လိုက်နာနိုင်ကြမယ်။

Buddha's Admonition

37. If you deeply adore the Buddha, you will faithfully follow his admonition.

အထက်တန်းရောက်ရင်

၃၈။ လောကမှာ ခံစားဖို့ ကြီးကျယ်ဖို့ ကြိုးစားနေသူတိုင်း ဟာ အထက်တန်း ရောက်လာတဲ့အခါမှာ ခံစားကြ, စည်းစိမ် ယစ်ကြတော့တာပဲ။

Worldly Successes

38. When those who take great pains to achieve worldly successes have reached their goal, they revel in the pleasures their successes have afforded them.

သူတစ်ပါးကို ဒုက္ခမပေးနဲ့

၃၉။ မိမိ နေသာပါလျက် သူတစ်ပါး အကုသိုလ်ဖြစ်စေတဲ့ အလုပ်မျိုးကို မလုပ်သင့်ပေ။

Self-help

39. If you can help yourself, you should give trouble to others, thus causing ill deeds by them.

အားကိုးရာအစစ်

၄၄။ လောကမှာ နာမည်ကြီး, ပစ္စည်းပေါတယ်ဆိုတာ အလကားပါ၊ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုးရမှာ။

Fame and Wealth

40. Fame and wealth are after all nothing. When you die you have to depend on *sila* (precept), *smādhi* (stability) and *paññā* (wisdom).

လက်တွေ့ ညီညွတ်ရေး

၄၁။ အညာသား, အောက်သား, တောင်ပေါ် မြေပြန့်သား သွေးမကွဲအောင် အချင်းချင်း အပြန်အလှန် လက်ထပ်ဖို့ လိုတယ်၊ ဒါမှ လက်တွေ့ ညီညွတ်ရေးပဲ။

Inter-racial Marriages

41. Inter-racial marriages are necessary for national solidarity among Upper Myanma, Lower Myanma, Hills peoples, Plainsmen.

အိုဘယ့်ငါ

၄၂။ ငါသည် ဘယ်လိုငါ ဖြစ်ထိုက်သနည်း၊ ငါသည် ငါအကြည်ညိုခံရသော ငါဖြစ်ထိုက်သည်၊ သူတစ်ပါးကို ညာဝါးလို့ရသည်၊ ငါ့ကိုငါ ညာဝါးလို့ မရ၊ မည်သူမဆို မိမိကိုယ်ကို မိမိ ကြည်ညိုခံရသောသူဖြစ်အောင် ကြိုးစား ရမယ်။

What am I?

42. What kinnd of preson am I? I ought to be the person for whom I myself have a high opinion. I can lie to otheres, but I can't lie to myself. Everybody should try to become the one for whom he himself has a high regard.

ဘုန်းကြီးရဲ့ဝါဒ

၄၃။ သူများက တစ်ကျပ်ပေးလှူရင်, နှစ်ကျပ်ဖိုးတန် အောင် လုပ်ပြုတတ်ရမယ်။

Do More

43. If someone offers you one kyat, you must do something worth two kyats.

စစ်နဲ့ ငြိမ်းချမ်းရေး

၄၄။ ကမ္ဘာ့ခေါင်းဆောင် လူမိုက်ကြီးတွေဟာ စစ်နဲ့မှ ငြိမ်းချမ်းရေး ရနိုင်လိမ့်မယ်လို့ ထင်နေကြတယ်၊ ဒါကြောင့် လည်းဘဲ စစ်သားနဲ့ စစ်လက်နက်ပစ္စည်းတွေ အင်အား ဖြည့်နေပြီး ပါးစပ်က ငြိမ်းချမ်းရေးစကား ပြောနေကြတယ်။

Peace Through War

44. Stupid leaders of the world have been expecting to get peace only through war. That's why they are reinforcing their armies with men and herd ware, and at the same time talking glibly about peace.

ပြိုင်ဆိုင်မှု

၄၅။ အပြိုင်ဆိုတာ နေရာတိုင်းမှာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ ပြိုင်ဆိုင်မှုကြောင့် ကမ္ဘာကြီး ပျက်စီးနိုင်တယ်။

Competition,

45. Competition is not always good. The world can be ruined by competition.

လူတန်းစား မညီမျှသမျှ

၄၆။ အထက်တန်းက လှမ်းမျှော်ကြည့်ရင် အောက်တန်း ကို မြင်နိုင်ပါတယ်၊ အောက်တန်းက မှန်းမျှော်ကြည့်ရင် မြင်ဖို့ မသေချာဘူး။

Class Equality

46. If one looks from upper class, one can see lower class; if, on the other hand, one looks up from down under one cannot possibly see the upper area.

အထက်နဲ့ အောက်

၄၇။ လောကကြီးမှာ ခက်တာက အထက်တန်း ရောက် ပြန်တော့လည်း အောက်တန်းက လူတွေကို အဖက်မတန် သလို မထေမဲ့မြင်ဟန် ပြုထားကြတယ်၊ အောက်တန်းက ကျပြန်တော့လည်းပဲ မနာလိုဝန်တိုမှုတွေ ရှိနေတတ်ကြပြန် တယ်။

Upper and Lower

47. In this world, when one gets to upper class, one holds those in lower classes with contempt. People of lower classes usually have envy and jealousy.

သေရဦးမယ် သတိထား

၄၈။ ဒီကမ္ဘာလောကကြီးထဲမှာ ငရဲရှိတယ်, တိရစ္ဆာန်ရှိ တယ်, ပြိတ္တာရှိတယ်, လူနုံလူမွဲ လူဆင်းရဲလေးတွေရှိတယ်၊ သေရဦးမယ် သတိထား။

All will Die

48. In this world there is ahell an animal kingdom, ghosts, stupid and poor people. All will die one day. Be careful.

စိတ်ကြီးဝင်ကြွစမ်းပါ

၄၉။ စိတ်ကြီးဝင်ကြဆိုလို့ မျက်နှာထား တင်းပြီးတော့ ဟိုလူ့ငေါက်ချ, ဒီလူ့ငေါက်ချလုပ်တယ်၊ တခိျ ပိုက်ဆံပေးလိ အာဏာရှိလို့ အဖက်မလုပ်ရင်လဲ စိတ်ကြီးဝင်တယ်လို့ ပြောကြတယ်၊ အဲဒါစိတ်ကြီးဝင်တာမဟုတ်ဘူး၊ ဘဝသံသရာ အောက်ကျဖို့ စိတ်ကလေးဝင်တာ၊ (မင်းတို့လဲ စိတ်ကလေး မဝင်ကြနဲ့)။

A king of Arrogance

49. People say that a certain person is arrogant if that person wears a stern face, shouts at people, spurns them, or being power-drunk, does't care to behave politely with people. I don't mean that kind of arrogance. What I mean to say is that you should be arrogant, or rather highminded, about your status in your existences as you go through the *Samsarā* (cycle of existences).

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ

၅၀။ ကမ္ဘာ့ခေါင်းဆောင်လို့ အခေါ်ခံနေရတဲ့သူတွေကို ကြည့်ပါ၊ ပညာတတ်ပိုင်းက လက်နက်အဆန်းတွေ ထွင်ပေး တယ်၊ ဓနရှင်ပိုင်းက လက်နက် အရောင်းအဝယ် လုပ်ကြ တယ်၊ အာဏာရှိပိုင်းက သတ်ဖြတ်ဖို့ အမိန့်ပေးမဆုံး ဖြစ်နေ ကြတယ်။

World Leaders

50. Look at those whom people call world leaders. Scientists invent new and strange weapons. Capitalists buy and sell these weapons. These in power never cease giving orders to kill.

မိန်းမစွမ်းရည်

၅၁။ လူ့လောကမှာ မိန်းမများဟာ အတော် အစွမ်း ထက်တယ်၊ မိန်းမသာ မရှိရင် လောကကြီးဟာလည်း အေးစက်စက်နဲ့ ဘုရားလောင်းတောင် ပေါ်ပေါက်ဖို့ အတော် ခဲယဉ်းသွားမယ်။

Women

51. In human world, women are very clever. If there is no women in the world, life will be cold and dreary. It would even be difficult for the would-be Buddha to appear on the scene.

သူများကို လက်ညိုးမထိုးနဲ့

၅၂။ လူတွေဟာ သူများကိုတော့ လက်ညိုးထိုးတယ်၊ ကိုယ့်ကိုယ်ကိုတော့ မထို ဘူ ၊ သူများကို တစ်ချောင်းထိုးရင် ကိုယ့်ကိုယ်ကို လေးချောင်း ပြန်အထိုးခံရမယ်။

Finger-pointing

52. People are in the habit of pointing their fingers at others. They don't point at themselves. If they point at others, they point with just one finger while the other four are pointing at themselves.

မိဘကို ပြုစုကြပါ

၅၃။ မိဘသေရင် ငိုကြွေးကြမယ့်အစား, မသေခင်က စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် လှလှပပ လုပ်ကျွေး သင့်ပါတယ်။

Look After Your Parents

53. Instead of weeping when your parents are dead, you should look after them well when they are alive.

လူတော်လူကောင်းလေးတွေ ဖြစ်အောင်

၅၄။ သားသမီးလေးတွေ ဖျင်းလာတာဟာ မိခင်တွေ အလုပ်များလာလို့ပဲ၊ အနာဂတ် သားသမီးတွေဟာ လူတော် လူကောင်းများဖြစ်ဖို့ မိခင်လောင်း အမျိုးသမီးတွေက အလုပ် ကို ယောက်ျားများရဲ့ တစ်ဝက်လောက်သာ လုပ်သင့်တယ်။

Good and Clever

54. Children remain idle because parents are busy. If they want to make future children good and clever, would-be mothers should work at least half as hard as their men.

လက်တွေ့လုပ်ပါ

၅၅။ တရားဆိုတာ တရားအတိုင်းကျင့်မှ အကျိုးရတယ်၊ နို့မဟုတ်ရင် ဟင်းမွှေယောက်မကြီးနဲ့ အတူတူပဲ၊ သုဘရာဇာ တွေအဖို့ အသုဘ တွေ့နေပါလျက်, ဆရာဝန်တွေလည်း သုံးဆယ့်နှစ်ကောဋ္ဌာသကို သိကြပါလျက်, နို့ပေမယ့် တွေ့တာ သိတာပဲရှိတယ်။

Like a ladle

55. In practising the Dhamma, you must take the Dhamma as such. Otherwise, you will be like the ladle that has contact will food but does not know its taste. Cemetary workers have daily contact with dead bodies. Doctors have to deal with human anatomy. But they do not gain a deep conviction of the Dhamma.

ဆက်ဆံရေး

၅၆။ လောကမှာ မကြည်ညိုမလေးစားသူထက် ကြည်ညို လေးစားသူကို ဆက်ဆံဖို့က သာခက်တယ်။

Respect

56. It is more difficult to have dealings with the one for whom one has respect than the one for whom one has no respect.

အကုသိုလ် မဖြစ်စေနဲ့

၅၇။ သူများပေးသော ပစ္စည်းလေးပါးနဲ့ **ကို**ယ့်အတွက် ဂုဏ်လာဘ အကုသိုလ်အမှုရဖို့ မလုပ်သင့်ပါ။

Don't Misuse

57. Bhikkhus should not misuse the laymen't offer of the essential materials and thus commis an ill-deed.

မမိုက်ပါနဲ့

၅၈။ အရှိန်အဝါမဲ့တာထက် အလိမ္မာမဲ့တာက သာပြီး ခက်ပါတယ်။

Wisdom and Fame

58. It is more difficult to achieve wisdom than to acquire fame and influence.

ဒုက္ခလမ်းမကြီးပေါ် မှာ

၅၉။ လူတွေဟာ ဒုက္ခရောက်တာကိုသာ ပြောနေကြတယ်၊ သွားနေကြရတာက ဒုက္ခလမ်းမကြီးပေါ်မှာ, ဒီတော့လေ ဒုက္ခကြားက ဒုက္ခကောင်ဟာ ဒုက္ခကိုပဲ တွေ့ရမှာပဲ။

Path of Misery

59. People are talking of trouble, but they are walking the path of misery. So the trouble-infected one will met with trouble in the midst of troubles.

သူတော်ကောင်းစိတ်ရှိရင်

၆ဝ။ သူတော်ကောင်းစိတ် ရှိသူဟာ လူ့ဝတ္တရားအတိုင်း လူ့လောကကို ဆက်ဆံပြီး လူ့လောကနဲ့ ရဲရဲကြီးလမ်းခွဲပါ။

Noble Mind

60 One who has a noble mind should leave the human society after dealing with people according to human moral code.

တဏှာကျွန်

၆၁။ လူရယ်လို့ ဖြစ်လာမှတော့ အသက်ရှင်နေတုန်းမှာ တဏှာ့ကျွန်, သေတော့ အပါယ်လေးပါးစာ မဖြစ်စေသင့်ဘူး။

Slaves of Desires

61. People have been slaves to desires while they are a live. It isn't good to be candidates for hell when dead.

အကြည်ညိုခံရအောင် လုပ်ပါ

၆၂။ လောကကြီးမှာ ဒါနရိမှ လူချစ်ခင်ကြတယ်၊ သီလရိမှ ကြည်ညိုကြတယ်၊ ပညာရိမှ လေးစားကြတယ်။

Earn People's Respect

62. In this world, people love you if you are generous; they respect you if you are well-behaved, and revere you if you have wisdom.

အရင်းမရှုးစေနဲ့

၆၃။ ကုန်ကူးတဲ့သူဟာ အမြတ်အစွန်းရအောင် ကူးသန်းရ သလိုပဲ, သာသနာတော် ဝင်လာတာလည်း အမြတ်ရဖို့ လိုတယ်, အရင်းမရုံးစေနဲ့, ကုသိုလ်များများရအောင် ဘုန်းကြီးလုပ်သင့်တယ်။

Gain Merit

63. Commercialists carry on their trade to gain profit. These who enter the Holy Order should work to gain merit. Do noble deeds so that there is no loss.

ပညာရှိရင်

၆၄။ ပညာတတ်ရင် သတ္တိလည်း ထက်လာတယ်၊ ပညာ မတတ်ခင်က ခပ်ကြမ်းကြမ်း ဖြစ်နေပေမယ့် ပညာ တတ်လာတော့ အမြော်အမြင် ရှိလာတယ်။

Wide outlook

64. When one gains wisdom, one becomes courageous. In the beginning one may be coarse, but with wisdom gained, one becomes wise, having a wide outlook.

်လူလေးမျိုး

၆၅။ အမှောင်ကလာပြီး အမှောင်သွားမယ့်လူ, အလင်းက လာပြီး အမှောင်သွားမယ့်လူ, အမှောင်ကလာပြီး အလင်း သွားမယ့်လူ, အလင်းကလာပြီး အလင်း သွားမယ့်လူလို့ လေးမျိုးရှိတယ်၊ အလင်းက လာပြီး အလင်းသွားနိုင်တဲ့လူ ဖြစ်အောင် ကြိုးစားကြပါ။

Light and Darkness

65. One who comes out of the dark and is going into darkness, one who comes out of light and is going into darkness, one who comes out of darkness and is going into light, and one who comes out of light and is going into light; these are the four kinds of men. Try to become the man who comes from light and goes into light.

ဘယ်လမ်းလိုက်မလဲ

၆၆။ နောက်ဘဝ ယုံကြည်ရင်တော့ ရှောင်သင့် ပြုသင့် ခွဲခြားသင့်တယ်၊ မယုံကြည်ရင်တော့ လုပ်ချင်ရာကိုသာ လုပ်, ဒါပေမယ့် လမ်းနှစ်သွယ် တွေ့ကြုံရင် မလွဲနိုင်တဲ့လမ်းကို လိုက်ပါ။

Two paths

66. If you believe in the next existence, you should know from what you should do and what you should't. If you don't believe, then do what you will. Yet if you have to choose between these two paths, follow the right one.

ပါရမီဆိုတာ

၆၇။ ဘဝပါရမီဆိုတာမျိုးဟာ ဖြည့်ဆည်းဖို့ မလွယ်ကူပါ။ အများဝိုင်းဖြည့်ကြပေမယ့် ကိုယ့်အစွမ်းရှိသလောက် ကိုယ့် ဝေစုရကြမှာပဲ။

Parami

67. It is not easy to work for achievement of *Paramī* (potentials). Although others contribute their efforts for it, you will get as your share as much as you earn it.

ယဉ်ကျေးမှုရှိရင်

၆၈။ ဗုဒ္ဓရဲ့ ယဉ်ကျေးမှုကိုသာ အတိအကျ လိုက်နာကြရင် ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံကြီးများနှင့် ရင်ဘောင်တန်းနိုင်ပါ တယ်။

Culture

68. If we conduct ourselves in accordance with Buddhist Culture, we will keep abreast of advanced countries.

ဘုန်းကြီးဆိုတာ

၆၉။ လူများမှာတော့ သူတို့ရဲ့ စား,ဝတ်,နေရေးကို ကြည့်ရင် သူတို့ရဲ့ အဆင့်အတန်းကို သိနိုင်ပေမယ့်, တို့ ဘုန်းကြီးများကျတော့ စား, ဝတ်, နေရေး ဘယ်လောက် ပြည့်စုံပြည့်စုံ သူပေးလူပေးရှိတာပါပဲ။

Status

69. The status of laymen can be gauged by their standard of living; but the monks have to live on other's Charity.

အမှုမဲ့ မနေကြနဲ့

၇ဝ။ အမှတ်မဲ့နေသူရဲ့ စိတ်ဟာ အကုသိုလ်ဘက် သွားနေ သလို, အကုသိုလ်ကံ အကျိုးပေးခွင့်ကလည်း သူ့မှာ အမြဲ ရှိနေတယ်။

Carelessness

70. Anyone who lives his life carelessly will have his mind leaning toward evil, adn he will always be exposed to ill fate.

မကျင့်တာထက် မယုံတာခက်

၇၁။ မရှိတာထက် မသိတာ ခက်တယ်, မသိတာထက် မကျင့်တာ ခက်တယ်, မကျင့်တာထက် မယုံတာ ခက်တယ်။

Ignorance

71. Ignorance is worse than poverty. It is worse than not practising the Dhamma. But disbelief is worse than non-practice.

သုခရချင်ရင်

၇၂။ သုခတစ်ခုမှ သုခတစ်ခုကို ရရိုးမရှိ, ဒုက္ခနဲ့ ရင်ဆိုင်မှ သုခကို ရတယ်။

Happiness

72. Sukha (happiness) does not beget another Sukha. It can be achieved only by facing up to Dukkha (unhappiness).

ဆိတ်ကွယ်ရာမရှိ

၇၃။ လောကမှာ မကောင်းမှုဟာ ဆိတ်ကွယ်ရာမရှိပါဘူး, ပုပ်ရင် ပေါ်စမြဲပါပဲ။

Unconcealable

73. In this world ill deeds cannot possibly be concealed. A rotten thing is always detected.

သာသနာဆိုတာ

၇၄။သာသနာဆိုတာ သာသနာ့ဝန်ထမ်းများက လေးစားမှ ဘာသာဝင်များက လေးစားမယ်, ဘာသာဝင်များ လေးစားမှ ဘာသာခြားများက လေးစားမယ်။

Sāsanā

74. Sāsanā (Buddha's teachings) will be respected by layman only if the monks respect it, and if it is respected by all Buddhist, it will be respected by Non-Buddhists.

တော်ရုံ မလုပ်ကြွနဲ့

၇၅။ လောကကြီးမှာ ရလာတဲ့ ဘဝတစ်ခုကို တန်ဖိုး မထားဘဲနဲ့ တော်ရုံပြော, တော်ရုံလုပ်, တော်ရုံလိုက်နေကြ တာပဲ၊ ဒီတော့ကာ တော်ရုံပဲ ဖြစ်နေကြတာပေါ့။

Value of Life

75. People can't set value to their lives; so they spake, do, ank live carelessly. That is why they have to lead ordinary lives.

တွယ်တာမှု

ဂ်၆။ သတ္တဝါတိုင်းဟာ ကိုယ့်ဘဝကို ကိုယ်ပျော်ကြစမြဲပဲ။

Existence

76. Every being enjoys his own existance.

အကြောင်းကောင်းအောင် လုပ်ပါ

၇၇။ အကျိုး ကောင်းကောင်း လိုချင်ရင် အကြောင်း ကောင်းကောင်းလုပ်ပါ၊ လူတွေဟာ အကျိုးသာ ခံစာချင်ပြီး အကြောင်းကိုတော့ မလုပ်ကြဘူး။

Make Good Efforts

77. If you want to obtain good results make good efforts. People want to enjoy benefits without trying.

အရေးအကြီးဆုံး

ဂု၈။ သတ္တဝါတိုင်းဟာ ကိုယ်ရေးကိုယ်တာသာ အရေးကြီး ဆုံး ဖြစ်တယ်။

Most Important

78. To every being, his own affairs are mos urgent and important.

အများအကျိုးဆောင်ပါ

၇၉။ သူတစ်ပါးအကျိုး မသယ်ပိုးက ကိုယ်ကျိုးမရှိနိုင်။

Work for Others

79. If you don't work for other's interests, you won't have any benefit for youreslf.

အပြောသမား မဖြစ်စေနဲ့

၈ဝ။ ဟန်လောကကြီးထဲမှာ. ပါးစပ်ချင်း ကြွားဝါနေ ကြတာပဲ ရှိတယ်၊ ပါးစပ်ပြောဟာ အလုပ်သဘောစစ်စစ် မဖြစ်နိုင်ပါဘူး။

Mendacity

80. In this mendacious world, people are using their lips to utter boastful words. Lip service will not produce solid work.

လူသေရင် လူဖြစ်အောင်

၈၁။ လူသေပြီး လူပြန်ဖြစ်သူက နည်းတယ်၊ ဖြစ်ပြန်တော့ လည်း ဗုဒ္ဓတရား (သာသနာ)နဲ့ တွေ့ဖို့ ခဲယဉ်းတယ်၊ တွေ့ပြန်တော့လည်း ဘာသာဝင်စစ် တကယ့်သဒ္ဓါတရား ဖြစ်ဖို့က ကြဲတယ်။

81. Few people are reborn as human beings. Even as human beings, few have come into the scope of the Buddha's teachings. Even if one is a Buddhist, one can hardly become a convinced Buddhist.

ဖြစ်ရင် ပျက်ရမှာပဲ

၈၂။ ဘယ်ကိစ္စမျိုးမဆို အဆန်းမဟုတ်တော့, မိုးအောက် မှာ မဖြစ်ဖူးတာ မရှိခဲ့ဘူး၊ ဖြစ်လာမျှဟာ ဖြစ်ပြီးသားချည်းပဲ။

Existence and Death

82. There is nothing strange. Everything under the sun comes into existence, and everything dies.

ချစ်စရာဟာ ဒုက္ခ

စ၃။ လောကမှာ အချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး၊ ချစ်စရာ တစ်ခုသာရှိရင် ဒုက္ခတစ်ခု, ချစ်စရာ များရင် ဒုက္ခလည်းများ, ချစ်စရာ မရှိရင် ဒုက္ခမရှိတော့ဟူ၍မှတ်။

Love and Trouble

83. What one loves best gives one worst trouble. For every love-object there is trouble. Many love-objects, many troubles. No love-object, no trouble.

တန်ဖိုးရှိအောင် လုပ်ပါ

၈၄။ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တန်ဖိုးဟာ သင်္ချိုင်းတွင် ဆုံးလို့တော့ တွက်ချေမရပါဘူး။

Value

84. If a person's value is in his grave, then there is not much to reckon with.

မထိမဲ့မြင် မပြုကြနဲ့

၈၅။ လောကကြီးမှာ ကိုယ်က ပညာတတ်, စီးပွားဥစ္စာ ပေါ, ရုပ်ချောတယ်ဆိုရင် သူတစ်ပါးကို မထီမဲ့မြင် ပြုကြ တယ်။

Contempt

85. If you are educated, or wealthy or hand-some, don't treat others with contempt.

ကိုယ့်ကိုယ်ကို သိပါ

၈၆။ ကိုယ့်အကျင့်ကို သူတစ်ပါး မသိစေနဲ့၊ ကိုယ့်အကျင့် မှန်,မမှန်ကိုသာ ကိုယ့်ကိုယ်ကို ဆင်ခြင်ပါ။

Character

86. Don't let other know your character. It is for you to know if your character is good or bad.

လူတန်းစေ့အောင် ကြိုးစားပါ

၈၇။ လောကကြီးထဲ လူတန်းစေ့ နေနိုင်ဖို့ကို အတော် ခဲယဉ်းလှပြီ၊ လွန်တက်ဖို့ဆိုတာတော့ မစဉ်းစားနဲ့။

Normal Standard

87. In this world is very difficult to live up to a normal standard. To rise above it is hardly thinkable.

အခွင့်အရေးမယူနဲ့

၈၈။ ရရှိလာတဲ့ အခွင့်အရေးဟာ ခံစားဖို့ မဟုတ်ပါ, ရှေ့တိုးဖို့သာဖြစ်တယ်။

Opportunity

88. Opportunity that comes to you is not for your enjoyment, it is for your progress.

(OR)

When an opportunity comes to you it is not for your enjoyment, it is for your progress.

မတူညီမှု

၈၉။ သူအချင်းချင်း တူပေမယ့် အလုပ်အရည်အချင်း ဉာဏ်ပညာ အတိမ်အနက် အပြောအဆို သိမ်မွေ့မှု ထူးခြား တယ်။

No Equality

89. Men are equal but there is no equality in talent and ability.

ပန်းတိုင်ရှိရမယ်

၉ဝ။ လူတိုင်းဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် ရှိကြရ မယ်။

Objective

90. Everybody must have his own objective.

သေတာမှတစ်ပါး

၉၁။ သေတာမှတစ်ပါး စားနောက်ကျ, သွားနောက်ကျ ဆိုရင် မကောင်းဘူး။

Don't Be Late

91. Except dying, don't be late in eating, going and doing things.

လုပ်ချင်ရာမလုပ်နဲ့

၉၂။ သတ္တဝါတိုင်းဟာ ကိုယ်လုပ်ချင်တာ လုပ်ကြရင် စိတ်ချမ်းသာတယ်, လုပ်သမျှကိုလည်း အကောင်းချည်းပဲ ထင်တတ်ကြှတယ်။

Don't Do as You Please

92. Every being feels happy and thinks very much of what he has done when he does what he wants to do.

ကိုယ့်အမြင်

၉၃။ လူတိုင်းဟာ ကိုယ့်အမြင်, ကိုယ့်အတွေး, ကိုယ်ရဲ့ အတိုင်းအတာနဲ့သာ မြင်, တွေး, တိုင်းတာတတ်ကြတယ်။

Measuring Things

93. Everybody measures things with the yardstick of his views.

ဘာသာရေးမှာ အမြင်ကျယ်ပါ

၉၄။ လူတွေဟာ စီးပွားရေးသာ အမြော်အမြင် ရှိတတ်ကြ ပြီး ဘာသာရေးမှာတော့ မမြော်မြင်တတ်ကြဘူး။

Liberal Outlook

94. People are generally liberal in their outlook of secular matters but they are not in religious matter.

ကိုယ့်ကိုယ်ကို အကဲဖြတ်ပါ

၉၅။ ကိုယ့်ရဲ့ကံ ကောင်း,မကောင်းကို ကိုယ်, ရုပ်, ဥစ္စာ, ဉာဏ်ပညာ, ဆွေမျိုအင်အားကို ကြည့်ပြီး အကဲခတ်ပါ။

Are you Lucky?

95. Determine whether you are lucky or not by examining your personality, wealth, intelligence and social status.

သေခါနီးသတိ

၉၆။ လောကမှာ ဘယ်လောက် ကြီးကျယ်ကြီးကျယ်, သေခါနီးမှာ မျက်ရည်လည်ရရင် မတော်ဘူး။

Tears on Death-Bed

96. However great one may be, it is not good for him to shed tears on death-bed.

ကောင်းတာလုပ်ပါ

၉၇။ ကောင်းတာလုပ်မှ ကောင်းရာရောက်မည်မှာ ဓမ္မတာ ပါပဲ။

Goodness

97. If you do good, you will be good. That's natural.

လှချင်ရင် ပြင်ပါ

၉၈။ ရပ်ချောချင်ရင် အလုပ်ကောင်းကောင်း လုပ်ကြပါ။

Work

98. If you want to be pretty, do your work well.

သူများကို ချစ်တယ်ဆိုတာ

၉၉။ သူများကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ချစ်နေသေး လို့ပါပဲ။

Love

99. Loving others is in fact loving your self.

တရားသဖြင့်လူလုပ်ပါ

၁၀၀။ ကမ္ဘာ့မတရားလောကကြီးထဲမှာ မတရားပြီးရင်း, မတရားကြရင်းပဲ၊ ဒီတော့ တရားသဖြင့် လူလုပ်ဖို့ သိပ်ခက် တယ်။

Injustice

100. In this world of injustice, there is injustice after injustice. It is difficult for one to conduct one's life justly.

ဘာလုပ်ကြမလဲ

၁၀၁။ စဉ်းစားကြစမ်းပါ၊ အသက်ကြီးလာပြီ,သေရတော့ မယ်, မကြီးလည်း သေရမယ်, ဒီတော့ တို့တတွေ ဘာလုပ် ကြမလဲလို့, ဒါကို စေ့စေ့တွေးကြစမ်းပါ။

Think Seriously

101. Now think about this. Death comes to the old and the young alike. So what shall we do? Think about this seriously.

ကိုယ်ပိုင်ဘဏ် ရှိကြပါ

၁၀၂။ ကိုယ်ပိုင်ဉာဏ် မရှိစြာရင် အင်မတန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာလည်း ဘာသာရေးမှိုင်းတိုက်ခံရမယ်။

Religious Fames

102. If you don't have enough intelligence you will probably be exposed to religious fames even in such clean and clear religion as Buddhism.

မကောင်းတဲ့လက္ခဏာ

၁၀၃။ တရားရုံးများ ပွဲလမ်းသဘင် အရက်ဆိုင်တွေမှာ လူရှုပ်တာဟာ မကောင်းတဲ့လက္ခဏာဘဲ။

A Bad Sign

103. Courts, entertainment places and liquor shop being crowded is a bad sign of the time.

အဓိကအား

၁၀၄။ လောကကြီးပွားရေးမှာ ပညာဟာ အဓိက"အား" ပါပဲ။

Wisdom

104. For progress in the world wisdom is the chief factor.

မနိမ်ပါနဲ့

၁၀၅။ သတ္တဝါတွေဟာ ကိုယ်ကနိုင်ပြီဆိုရင် ဖိနှိပ်စက်ကြ တယ်၊ (ဝိုင်းဖိကြတယ်၊) ဒါဟာ နည်းလမ်း မကျပါဘူး။

Oppression

105. People usually oppress others when they get the upperhand.

သူများအပြစ်ကို မပြောနဲ့

၁၀၆။ လောကမှာ သူကဉာဏ်မမီရင် သူတစ်ပါးကို အမှားလုပ်ကြ, အမှားပြောတတ်ကြတယ်။

Ignorance

106. In this world one is likely to commit mistakes because of ignorance.

ကြီးပွားလိုရင်

၁၀၇။ လောကမှာ ကြီးပွားလိုရင် အရွယ်နဲ့လိုက်အောင် လူလိမ္မာဖြစ်အောင် ကြိုးစားမှုရှိကြပါ။

Proficiency

107. If you want to make headway in life, try to become proficient in accord with your age.

လိုက်သင့်မှလိုက်ပါ

၁၀၈။ ခေတ်ဆိုတာ လိုက်သင့်မှ လိုက်ရတယ်, ဒီ ခေတ်ဆိုးရဲ့ မကောင်းဒဏ်ချက်ဟာ ဒီသတ္တဝါတွေ ခံကြရ မယ်။

Acting Accordingly

108. Sometimes it may not be advisable to act according to the time? People will have to suffer the consequences of bad times.

အလယ်အလတ်

၁၀၉။ ပျော့လွန်းရင် အစော်ကား ခံရတတ်တယ်၊ မာလွန်းရင် ရန်များတတ်တယ်၊ ဒါကြောင့် မလျော့မတင်း နေတတ်ကြပါ။

Moderation

109. If you are too soft, you may be insulted. If you are too tough, you may make many enemies. It is better to behave moderately.

မမုန်းတေနဲ့

၁၁ဝ။ ကိုယ့်ကိုပတ်ဝန်းကျင်က မချစ်ကြပေမယ့် မမုန်းမှ ကောင်းကယ်။

Don't let Them Hate

110. Even if those around you don't love you let them not heat you.

အကျိုးရှိရာလုပ်ပါ

၁၁၁။ အကျိုးမရှိတာကို လုပ်ကိုင်ပြောဆို နေခြင်းဖြင့် အကျိုးမရှိနိုင်။

Benefit

111. You cannot gain any benefit from doing useless work.

သားမယားစာ

၁၁၂။ လောကမှာ ပညာဘယ်လောက် တတ်တတ်, ဥစ္စာ ဘယ်လောက်ပေါပေါ, ရာထူးဌာနန္တရ ဘယ်လောက်ကြီးကြီး, သားမယားကျွေးဖို့ချည်းပါပဲ။

Only For Family

112. In this world one may be highly educated, very rich or holding high official position, but one cannot but work for one's family.

ခံစားမှု

၁၁၃။ လောကီကြီးပွား မှန်သမျှဟာ ခံစားဖို့ချည်းသာ ဖြစ်ပါတယ်။

Progress

113. Worldly progress is meant only for enjoying the benefit of the progress.

သူများမလှောင်နဲ့

၁၁၄။ လောကကြီးမှာ ကိုယ်ဝါသနာပါရာ(ကျွမ်းကျင်ရာ) အလုပ်ဖြင့် သူတစ်ပါးကို နှိမ်ချင်ကြတယ်။

Contempt

114. In this world people tend to hold others in contempt against their own skills.

ယဉ်ကျေးမှုဆိုတာ

၁၁၅။ ယဉ်ကျေ မှုကို ရပ်ရွာထုံးစံနဲ့ မရနိုင်ပါ၊ မိဘ ဆရာသမား စာပေကောင်-တို့နဲ့ တွေ့မှ ရနိုင်ပါတယ်။

Customs and Culture

115. You can acquire culture from parents and teachers and their writings. It cannot be acquired only from customs and traditions.

ပညာဆိုတာ

၁၁၆။ ပညာဆိုတာ စာပေပညာကိုသာ ပြောတာမဟုတ် ဘူး၊ သူ့အရွယ်နဲ့သူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှု, နှတ်မှုပညာ အတတ်များအားလုံး ပါဝင်ကြတယ်။

Education

116. Education exists not only in literature but also in any art or craft by which to earn a living.

ငယ်ရွယ်စဉ်က ကြိုးစားပါ

၁၁၇။ ဘာပညာပဲဖြစ်ဖြစ် ငယ်စဉ်အချိန် အရွယ်ရှိစဉ်က မကြိုးစားခဲ့ရင် ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းမှု ပြုရတော့မယ်ဆိုတော့ ပညာတော်–တော်သလို, ညံ့–ညံ့သလို အကျိုးခံစားရမှာပဲ။

Knowledge

117. Whatever art or knowledge it may be, it must be acquired at an early ago. Otherwise, there will be a difference in status between the educated and the uneducated.

တန်ဖိုးအရှိဆုံးပုဂ္ဂိုလ်

၁၁၈။ လောကကြီးထဲမှာ အဖိုးအလွန်တန်ဆုံးပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ဖော်ထုတ်ပေးပါဆိုရင် ဘုန်းကြီးကတော့ "ဘုရား"ကိုပဲ ထုတ်ပြမယ်။

Buddha

118. If enyone asked me who is the greatest person in this world; I would say the "Buddha".

အထင်ကြီးမှု

၁၁၉။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ဝင်နေရင် သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။

Self-canceit

119. If you are self-conceited you will be earning others' contempt.

မယုံကြည်မှု

၁၂ဝ။ လူတွေဟာ ကိုယ်ဉာဏ်မမီရင် သူများသိတာကို မယုံကြည်, အမှန်ကို မထင်ကြဘူး။

Above their Heads

120. People offen don't believe in what others know because it is above their heads. They think that it is not true.

ကြွားဝါမှု

၁၂၁။ လောကကြီးမှာ ကိုယ်ရဲ့အစွမ်း (ပစ္စည်း, ဥစ္စာ, ပညာ) အင်အားများသလောက် ကြွားဝါနေကြတာပဲ။

Wealth and Pride

121. In this world people are proud as much as they are Wealthy.

မဆိုင်ရင်မရှတ်နဲ့

၁၂။ လောကကြီးမှာ လူတွေဟာ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်များကိုလည်း ဝင်ရှုတ်နေတတ်ကြသေးတယ်။

Interference

122. In this world, some people are trying to interfere in affairs not their own.

အကိုူးမရှိ

၁၂၃။ တစ်ယောက်ထမ်းဝန်ကို နှစ်ယောက်, သုံးယောက် ကူမ ထမ်းနေခြင်းဖြင့် အကျိုးမထူးနိုင်။

Responsibility

123. No benefit will accrue from two or three persons shouldering the responsibility that one man can bear.

အရသာတန်ဖိုး

၁၂၄။ အစားအသောက်ရဲ့ အရသာတန်ဖိုးဟာ ကျန်းမာ ရေးမှာ ဆုံးပါတယ်။

Health

124. The end of food and nutrition lies in good health.

ကြီးပွားတယ်ဆိုတာ

၁၂၅။ လောကမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ, စီးပွားရေး ကောင်းမှလို့ ထင်နေကြတယ်၊ ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို လေ့လာပွားများနေရင် စိတ်နေစိတ်ထား ကြီးပွားတာပဲ။

Getting On

125. People think that one gets on well only when one wins a lottery ticket or has good business. However, if one can contemplate upon the natural phenomena and purify one's mind, one gets on very well indeed.

လောဘဒေါသနည်းအောင် လုပ်ပါ

၁၂၆။ အစားကောင်း,အနေကောင်း,အဝတ်ကောင်းတိုင်း ချမ်းသာတာ မဟုတ်ပါဘူး၊ တဏှာ, လောဘ, ဒေါသ နည်းရင် ချမ်းသာတာပဲ။

Less Desire, More Happiness

126. It is not that one has happiness if one is in a good position materially; it is only when one has less desires and anger, one attains happiness.

သဘာဝတရား

၁၂၇။ ကိုယ့်ကျေးဇူးရှိမှ သူ့ကျေးဇူးတင်တတ်ကြတာဟာ သဘာဝပါပဲ။

Good Turn

127. If you do a good turn, you will naturally get thanks.

အပျော်အပါး မလိုက်စားနဲ့

၁၂၈။ အပျော်အပါး အကစားများကို အလုပ်အားလပ်တဲ့ အချိန်ပိုင်းမှာသာ လိုက်စားသင့်ပါတယ်။

Pleasures

128. You should enjoy pleasures only for limited position of your leisure.

သတိဆိုတာ

၁၂၉။ မကောင်းတဲ့ အာရံများကျတော့ အလကားပေါ် တယ်, ကောင်းတဲ့ အာရံများကျတော့ သတိရှိမှ ပေါ် တယ်။ (သတိဆိုတာ ပိုတယ်မရှိ, လိုတာသာ ရှိတယ်။)

Thoughts

129. Bad thoughts occur spontaneously. Good thoughts occur only when the mind. Is alert; It is always good to be on the alert.

မလွယ်ဘူး

၁၃ဝ။ လောကမှာ တကယ်အလုပ် လုပ်တော့မယ်ဆို တော့ ဘယ်အလုပ်မှ ထမင်းစား ရေသောက်လို မလွယ်ကူ ဘူး။

Serous Work

130. If you are in for serious work, no work is as easy as eating and drinking.

ဂုဏ်ယူမှု

၁၃၁။ လူများဟာ အသက်ငယ်ရွယ်စဉ်က ငယ်ဂုဏ်ကို ပြောရရင် ပြောရ, မပြောရရင် အသက်ကြီးတာကိုပဲ ဂုဏ်ယူ ပြောဆိုနေကြတယ်။

Being Elderly

131. People take pride in what they have done when young. If they cannot take such pride they take pride on being elderly.

မြှောက်ပင့်မှု

၁၃၂။ "ပုထုဇ္ဇနော ဥမ္မတ္တကော"ဆိုတာ လောကကြီးရဲ့ မြှောက်ပင့်လုံးတွေကို သည်းခြေကြိုက်နေကြလို့ပဲ။

Lunatics

132. "All men are lunatics" is a saying which encourages people to do all foolish acts.

ဝီရိယနဲ့ လုပ်ပါ

၁၃၃။ အရာရာမှာ ပထမ ဗဟုသုတရှိဖို့, ဒုတိယ သတိ ထားဖို့, တတိယ မှန်မမှန် စုံစမ်းဖို့နဲ့ စတုတ္ထ ဝီရိယနဲ့ အလုပ်လုပ်ဖို့ပဲ။

Perseverence

133. In doing any work, first, you must have general knowledge, second, you must be mentally Active, third, you must choose right from wrond; finally, you must have perseverence.

ယှဉ်ကြည့်ပါ

၁၃၄။ မကောင်းတာနဲ့ ယှဉ်မိမှ ကောင်းတာ ထင်ပေါ် သလို, မလှတာနဲ့ ယှဉ်ကြည့်မှ လှတာထင်ပေါ် တယ်။

Goodness

134. Goodness is apparent when compared with badness, just as beauty is when compared with ugliness.

ရှိပြီးဂုဏ်ကို ထိန်းရတာက ခက်တယ်

၁၃၅။ လောကကြီးမှာ မရသေးတဲ့ဂုဏ် ရရှိအောင် ကြိုးစားရတာထက် ရရှိပြီးသားဂုဏ်ကို ထိန်းသိမ်းဖို့က သာခက်တယ်။

Prestige

135. In this world it is more difficult to keep one's prestige than to acheieve it.

အမြင်မှန်မရသေးသူများ

၁၃၆။ ရေလျဉ်ကြောမှာ မျှောနေတဲ့ လှေကို အောက် စုန်အောင် လုံ့လစိုက်နေတဲ့သူလို ယနေ့လက်ရှိ သာသနာ့ ဝန်ထမ်းတွေဟာ သာသနာ့လှေကို စုန်သထက် စုန်အောင် သာ အမြင်မှားအောင် ပြုလုပ်နေကြလေပြီ။

Drifting Down

136. Like the man who makes an effort to row downstream a boat which has been drifting down, some of today's members of the Buddha's holy order are creating the wrong impression which pushes down the boat of the Buddha's teachings.

ယခုလက်ရှိသာသနာ

၁၃၇။ လေစုန်လေဆန်မှာ တက်ကုန်ဖွင့်ပြီး ရွက်စုံလွှင့် နေတဲ့ လှေကြီးလိုပဲ တို့သာသနာတော်ကြီးဟာ။

Sāsanā

137. Our *Sāsanā* (Buddha's teachings) is like a large boat with full sail and all at oars down the stream with a wind blowing downstream.

မျက်နှာမဲ့ရင်

၁၃၈။ လောကကြီးမှာ ပိုက်ဆံပေါသူ, ပညာတတ်သူ, အထက်တန်းရောက်နေသူတို့ရဲ့ ရှေ့နောက် ခြံရံလိုက်ဖို့ မခက်ပေမယ့်, ပိုက်ဆံမရှိ, ပညာမတတ်, အောက်တန်းကျသူ ကိုတော့ မခြံရံလို မဝိုင်းဝန်းလိုကြပေဘူး။

Retinue

138. There is no lacking of retinue for the wealthy, the educated or the high-ranking officer whereas there is no one to come near the poor, the uneducated or the lower class.

အရေးကြီးဆုံးအရာ

၁၃၉။ ကာမဘုံမှာ "ကာမဂုဏ်"ဟာ အရေးကြီးဆုံး အရာပါပဲ။

Desires

139. In the world of desire, Kāmagunā* desires are the most important factors.

(*All sensual pleasures, the sensual pleasures enjoyed by way of sight, sound, smell, taste and touch.)

ဆုတောင်းနေရုံနဲ့ မပြီး

၁၄ဝ။ ထင်ရှားရှိတဲ့ နိဗ္ဗာန်လမ်းကိုတော့ မသွားကြဘဲ, ဆုသာ တောင်းနေကြတယ်။

Praying

140. People are merely praying when there is a clear path to *Nibbana*.

ဆုတောင်းနေရုံနဲ့ ရစတမ်းဆိုရင်

၁၄၁။ ဆုတောင်းတိုင်းသာ ရစတမ်းဆိုရင် လောကမှာ "ဘုရား"ချည်းပဲပေါ့။

Praying

141. If mere praying will do, then all in the world will become Buddhas.

သူတော်ကောင်းနဲ့တွေ့အောင် ကြိုးစားပါ

၁၄၂။ သံသရာကြီးထဲမှာ ဆွေတွေမျိုးတွေကတော့ မဆန်း ပါဘူး, သူတော်ကောင်းအဖြစ် တွေ့ရမှ တန်ဖိုးရှိပါတယ်။

Relatives

142. In the cycle of existences (Samsarā) relatives are of no account; being of noble morality is the only thing that is of value.

အလုပ်သာ ပစာန

၁၄၃။ ဆုဟာ ပဓာနမဟုတ်, လက်တွေ့အလုပ်သာ ပဓာနဖြစ်ပါတယ်။

Prayer

143. Prayer is not essential; practice is.

ကျင့်စရာတွေ အများကြီး

၁၄၄။ သာသနာတွင်းမှာ သိစရာတွေ များသလောက်, ကျင့်ကြံ လိုက်နာစရာတွေလည်း အများကြီးရှိတယ်။

Knowledge and Practice

144. In the scope of the Buddha's teachings there are as many things to note as there are many things to practise.

ဘုရားအဆုံးအမဆိုတာ

၁၄၅။ သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်၊ ဘုရား အဆုံးအမဆိုတာ သီလ, သမာဓိ, ပညာ သိက္ခာ သုံးပါးပဲ။

The Three

145. Sāsanā is the Buddha's teaching and admonitions. they are Sila (precepts) Samādhi (mental stability) and Paññā (wisdom); these three are to achieve.

ညာဝါးမနေကြနဲ့

၁၄၆။ နာမ်ချမ်းသာမှုကို ရေးရှု မပြုပြင်တတ်ကြရင် ညာဝါးနေခြင်းသာ ဖြစ်တယ်။

Spiritual Happiness

146. If you do not mend your ways with a view to spiritual happiness, your doings are all a sham.

နောက်ဘဝကို မလိုချင်ကြနဲ့

၁၄၇။ ခုဘဝရဲ့ အဖြစ်အပျက် ဒုက္ခကိုမြင်မှ နောက်ဘဝ မလိုချင်မှာ။

Miseries

147. Only if you see the miseries of living this life, you will not want to have the next life.

မမေ့ကြနဲ့

၁၄၈။ မေ့မေ့လျော့လျော့ နေသူကို ပြပါဆိုရင် သူများကို သာ မပြကြနဲ့၊ ကုသိုလ်ကိစ္စ မေ့သမျှ အမေ့ချည်းပါပဲ။

Listless Life

148. If you are asked to show the man who is leading a listless life, you should show the one who neglects in meritorious work.

သံသရာမှာ ကောင်းအောင်နေပါ

၁၄၉။ ရဟန်းဆိုတာ ရဟန်းလိုနေ, ရဟန်းအလုပ်ကို လုပ်မှ အနေလည်းကောင်း, အသေလည်းကောင်း, သံသရာ လည်း ကောင်းတယ်။

Behave Well

149. As a Buddhist monk, you should do the work of a Buddhist monk and behave as sush so that you will lead a good life and die an honorable death. Then you will have a good gain along the cycle of rebirths.

တစ်ဘဝမကြည့်ကြနဲ့

၁၅ဝ။ သံသရာကြီးနဲ့ စာရင် တစ်ဘဝဆိုတာ တစ်ခဏ လေးပါ၊ တစ်ဘဝကိုသာ မကြည့်ပါနဲ့, သံသရာအရှည်ကို မျှော်ပါ။

Life is Short

150. Compared with the endless cycle of existences, one life is very short, just a moment. Don't (you) look to the good of one life, look to the good of your lives in the cycle of existences.

ရုပ်နာမ်ကို ရူပါ

၁၅၁။ လူတိုင်းဟာ ရပ်ကိုသာ ပြုပြင်တတ်ကြတယ်, နာမ်ကိုတော့ မပြင်ကြဘူး၊ ဒါကြောင့်လည်း ရပ်ချမ်းသာမှု ကို ရှေးရှုနေကြတာပဲ။

material Progress

151. Man usually tries to improve the material side of existence; he doesn't recognize the importance of the mental aspect. That's why people are always looking to material progress.

အလုပ်မပါရင် အကျိုးမရှိပါ

၁၅၂။ ဓမ္မကထိကတွေက ဒါန-သီလ-ဘာဝနာတရား တွေ အကျိုးကို ဟောပါရဲ့, လူတွေကလည်း နာပါရဲ့, အကျင့်အလုပ်မပါဘဲ ဟော, နာနေရုံဖြင့် အကျိုးမရှိနိုင်။

Preaching and Practice

152. Preachers preach the good results of charity, precepts, meditation, and the audience listen to the sermons. But they don't get down to practice; they are merely preaching and listening.

ကြိုးစားကြပါ

၁၅၃။ မဂ်ရဖိုလ်မြင် ကျွတ်တန်းဝင်ဖို့ဆိုတာ ဆုတောင်း နေရုံဖြင့် မပြီး, ပါရမီရအောင် ကြိုးစားမှ ဖြစ်မယ်။

Work

153. You cannot achieve the ultimate state of moral purity by praying. You must work for the achievement.

ပါပရမီဖြစ်အောင် ကြိုးစားကြပါ

၁၅၄။ ဘုန်းကြီးရောလူပါ သာသနာတွင်းမှာ ရနိုင်တဲ့ ဒါန, သီလ, ဘာဝနာမျိုးစေ့ကို ပြုတ်စားလို့ မရဘူး၊ ပါရမီဖြစ်လုပ်ပြီး ရေ့တိုးကြိုးစာမှဖြစ်မယ်။

Improve Potentials

154. Both monks and laymen, the cannot boil and eat the seeds of charity, precepts and meditation. You must work to reinforce your potential and progress.

ကောင်းကျိုးရှိရာ ကောင်းကျိုးလာ

၁၅၅။ စင်စစ်မတော့ "ကံ"ဆိုတာ ရေလာမြောင်းပေးပဲ ဖြစ်တယ်၊ ကောင်းမှုရှိရာ ကောင်းကျိုးကံ, ပြီးတော့ မကောင်းမှုရှိရာ မကောင်းကျိုးကံပေးမှာပဲ။

Deeds and Results

155. Kamma is just a term of encouragement. In fact, if you do good, good will result; if you do bad, bad will result.

ကိုယ့်ကိုယ် အထင်မကြီးနဲ့

၁၅၆။ သတ္တလောကကြီးထဲမှာ ကိုယ့်ထက်သာတဲ့ သတ္တဝါ တွေ အများကြီးရှိနေတယ်။

Superior Beings

156. In this realm of living beings there are beings for superior to yourselves.

အမှန်ခံနေရတဲ့ မှတ်တိုင်ကြီး

၁၅၇။ တို့ ခန္ဓာကိုယ်ကြီးဟာ ဧာတိ, ဧရာ, ဗျာဓိ, မရဏ ဝဋ်ဒုက္ခတို့ ပစ်တိုင်း အမှန်ခံနေရတဲ့ "မှတ်တိုင်"စက်ဝိုင်း ခွက်ကြီးပဲ ဖြစ်တယ်။

Target

157. Our body is a target which is being hit by birth, old age, disease and death.

သံသရာရေးကိုလည်း ကြိုးစားပါ

၁၅၈။ သံသရာရေးကို မကြိုးစားဘဲ ပစ္စက္ခကြီးပွားရေး ကိုသာ ကြိုးစားနေရင် တရားလမ်း မဟုတ်သေး။

Look to Future

158. It is not fair and just to work for the good of the present without having any regard for the future existences.

သံသရာရေးကို မျှော်တွေးပါ

၁၅၉။ အရှည် သံသရာကို မျှော်၍ အလုပ်လုပ်ကြရင် အတို ဘဝကျိုးအတွက် သက်ဝင်ပြီး ဖြစ်ပါတယ်။

Long View

159. If you take a long view and work for your good in the *Samsarā*, the short-term benefit of the present life is included in the lone-term benefit.

ကုသိုလ် မမေ့ကြနဲ့

၁၆ဝ။ ကုသိုလ်အဖို့မှ မေ့နေကြရင် တိရစ္ဆာန်နဲ့ မထူး တော့ပြီ။

You-Animal

160. If you are forgetful of doing meritorious deeds, you will be the same as an animal.

တိုးတက်နေသမျှ ဆုတ်ယုတ်မှာပဲ

၁၆၁။ လောကမှာ ကြီးပွားတိုးတက်နေသမျှ လောကုတ္တရာ ဘက်မှာ ဆုတ်ယုတ်ဖို့ချည်းပဲ ဖြစ်တယ်။

Material and Spiritual

161. Progress in the material world causes regression in the spiritual world.

၃၂–ကောဋ္ဌာသမြင်အောင် ရှပါ

၁၆၂။ အပြင်ရှုခင်း ကြည့်ရတာထက် ဆံပင်, မွေးညှင်း စတဲ့ ကိုယ်တွင်းရှုခင်းက ပိုကြည့်ကောင်းပါတယ်။

32-Aggregates

162. It is better to contemplate upon the condition of the thirty-two aggregates of your body than to look at the surface.

လမ်းမှားလျှောက်နေကြတယ်

၁၆၃။ အမိုက်လောကကြီးထဲက အကန်းသတ္တဝါတွေ လမ်းမှန်, လမ်းမှား မခွဲခြား မဝေဖန်နိုင်ဘဲ လျှောက်သွားနေ ကြတယ်။

The Blind

163. The blind cannot tell the right path form the wrong path.

စိတ်နေစိတ်ထား မသေးသိမ်ကြနဲ့

၁၆၄။ စိတ်နေစိတ်ထားဆိုတာ သေးသိမ်တဲ့အလုပ်ကိုသာ မြင်ရရင် သေးသိမ်တယ်။

Mean and Base

164. If you have a mean outlook and do base deeds, you will be mean and base.

ကြီးကျယ်အောင်လုပ်ပါ

၁၆၅။ ကြီးကျယ်တဲ့နေရာမှာနေ ကြီးကျယ်တဲ့ အလုပ်ကို လုပ်မှ ကြီးကျယ်တယ်။

Noble Outlook

165. If you have a noble outlook and do a noble deed, you will make a noble achievement.

သာသနာအလုပ် လုပ်ပါ

၁၆၆။ သာသနာတော်မှာ သာသနာအလုပ်လုပ်မှ တော် မယ်, လာဘသက္ကာရတွေရှိအောင် လုပ်နေလို့ မတော်ပါ။

Don't Covet

166. In the Holy Order you should work for the good of the order; don't covet anything.

ပြောင်းပြန် မလုပ်ကြနဲ့

၁၆၇။ ဘုရားသာသနာကို စာလာ, ပေလာ အသွားနဲ့ ပြောင်းပြန် လုပ်နေရင်တော့ ပြောင်းပြန်ပဲ ဖြစ်နေမှာပဲ။

The Code of the Order

167. If you do anything in contravention of the Code of the Order, everything will go away.

ဗုဒ္ဓါနဿတိ ပွားများပါ

၁၆၈။ ဘုရားသာသနာမှာ ဘုရား ကြည်ညိုအောင် ဗုဒ္ဓါနုဿတိပွား, သတ္တဝါတွေ ညှာတာမှုရှိအောင် မေတ္တာပွား, အသားကျတော့မှ ဝိပဿနာ ရပ်နာမ်တို့ကို အနိစ္စရူ။

Contemplation, Dissemination, Meditation

168. First, contemplate upon the attributes of the Buddha so that you will adore the Buddha increasingly. Then disseminate loving-kindness for the welfare of all beings, then only start the insight meditation by contemplating the impermanance of all things.

ရုပ်တုဆိုတာ

၁၆၉။ ဘုရားရပ်တု ဆင်းတုတော်ဆိုတာ ရုပ်တု, ရုပ်တော်အတု,အဆင်းတော်အတု ပြုလုပ်ထားခြင်းဖြစ်တယ်။

Images and Idols

169. Images and idols of the Buddha are just imitations of the physique of the Buddha.

အာရံပြုလွယ်အောင် တုထားတာ

၁၇ဝ။ မြန်မာပန်းပုဆရာက မြန်မာပုံ, တရုတ်ပန်းပု ဆရာက တရုတ်ပုံ, အိန္ဒိယပန်းပုဆရာက အိန္ဒိယပုံ ထုလုပ် ကြတယ်၊ လိုရင်းကတော့ ထင်မြင်လွယ်ဖို့, အာရုံပြုလွယ်ဖို့ ထုလုပ်ရေးသားထားခြင်းပါပဲ။

The Real Intention

170. Myanmar sculptures make the Buddha's images in Myanmar style, so do Chinese and Indian sculptures in their own styles. The real intention is to make people think of the Buddha and adore Him all the more.

သေခြင်းဆိုတာ

၁၇၁။ "သေခြင်း"ဟာ အဆန်းမဟုတ်ပါ၊ "ကံ"တစ်ခုနဲ့ ပိုင်းခြားလိုက်တဲ့ ဘဝတစ်ခု ကုန်ဆုံးသွားခြင်းပါပဲ။

Death

171. Death is not a strange thing. It is the end of a life as determined by *Kamma* (fate).

သမထပ္မွားများပါ

၁၇၂။ သမထ ပွားများရင် စိတ်တည်ကြည်တယ်, စိတ် တည်ကြည်မှ ရာဂကို ပယ်နိုင်တယ်။

Stable Mind

172. If you do meditation you will attain stability of mind. Only when the mind is stable can you get rid of desires and passions.

ဝိပဿနာ ပွားများပါ

၁၇၃။ ဝိပဿနာ ပွားရင် ပညာ တိုးပွားတယ်, ပညာ တိုးပွားမှ အဝိဇ္ဇာကို ပယ်နိုင်တယ်။

Insight Meditation

173. If you do insight meditation, you will gain wisdom. If you have developed wisdom you will be able to remove *avijjā* (ignorance).

နှစ်ဖက်မြင်အောင် ကြည့်ပါ

၁၇၄။ မျက်စိကို ပစ္စုပ္ပန် တမလွန် နှစ်ဖက်ကြည့်ပါ၊ မျက်ကွယ် တမလွန်ကို မမြင်နိုင်ရင် တစ်ဖက်ကန်းတာပဲ၊ ဒီတော့ သုတရိဖို့လိုတယ်။

Visualize Future

174. You should look both to the present and the future. If you cannot visualize the future that is not visible, you will be blind in one eye. It is necessary to acquire knowledge.

သမာဓိဆိုတာ

၁၇၅။ သမာဓိဆိုတာ ပဋိပတ်တွင်သာ ရနိုင်တာမဟုတ် ဘူး, ပရိယတ်နဲ့ လောကီအလုပ်များ (ဒိဋ္ဌိတို့ဘောင်)မှာလည်း ရနိုင်တာပဲ။

Stable Mind

175. A Stable mind can be acquired not only in meditation but also in religious education as well as in other secular pursuits.

အထင်မှားမှု

၁၇၆။ ဆင်းရဲသားများက ဘာသာရေးဆိုတာ အထက် တန်းလွှာတို့၏ ကိုးကွယ်ရာလို့သာ ထင်မှားနေကြတယ်။

Religion

176. The poor mistake religion as the refuge of the upper classes.

အများပိုင်

၁၇၇။ ဘာသာရေးဆိုတာ ပုဂ္ဂလိကပိုင်မဟုတ်ပါ၊ အများ ဆိုင်တဲ့ အများပိုင်တဲ့အရာ ဖြစ်တယ်။

No Personal Property

177. Religion is not anyone's personal property; it is a common property.

အရေးအကြီးဆုံးအရာ

၁၇၈။ ဘာသာရေးနဲ့ စပ်ပြီး အသိဉာဏ်တိုးဖို့, လမ်းမှန် ရောက်ဖို့ကလည်း သိပ်အရေးကြီးတယ်။

Right Path

178. It is important to develop one's intelligence and get on the right path through religion.

ကျင့်ကြံနည်းတွေ ထင်ရှားရှိပါသေးတယ်

၁၇၉။ သာသနာတော်မှာ လက်တွေ့ ကျင့်ကြံနည်းတွေ အထင်အရား ရှိနေပါသေးတယ်။

Practical Buddhism

179. In Buddhism there are practical methods of practice.

သံသရာဆိုရာ

၁၈ဝ။ သံသရာဆိုတာ သေပြီး ဘဝကူးမှ မဟုတ်ဘူး, ရုပ်နာမ်တွေ အဆက်မပြတ် ဖြစ်နေတာကိုခေါ် တယ်။

Constant Flux

180. Samsarā, or the cycle of rebirths, does not mean merely rebirth after death; it indicates the constant flux and change of all phenomena, physical and mental.

ဒုက္ခနဲ့ မတွေ့သေးရင်

၁၈၁။ အို, နာ, သေရေး ဒုက္ခဘေးကို ကိုယ်နဲ့မနီးစပ် ရင် အရယ်မပျက်, အပြုံးမပျက်ကြပါ။

Cheerfulness

181. If you are not concerned with old age disease and death, you will not cease to be cheerful.

လူနဲ့ တိရစ္ဆာန်

၁၈၂။ သဘာဝက ကုသိုလ်လုပ်က လူသည် တိရစ္ဆာန် ထက် သာနေသလို အကုသိုလ်ပြုလည်း လူက တိရစ္ဆာန် ထက် သာတယ်။

Man and Animal

182. Naturally, man has more benefit from good deeds than animals; and in the case of loing bad deeds, man surpasses animals.

ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး

၁၈၃။ လောကမှာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ အမှန်ပဲ၊ ဘာ့ကြောင့်လဲ?၊ မိဘဆွေမျိုး သမီးခင်ပွန်းဆိုတာက ဟိုဘဝက တော်စပ်ခဲ့ချင်မှ တော်စပ်ခဲ့မယ်၊ "ငါ"ဆိုတာက တော့ ဟိုတုန်းကလည်း"ငါ", ဒီဘဝလည်း "ငါ", နောက် လာမယ့်ဘဝတွေမှာလည်း "ငါ"ပဲ မဟုတ်လား၊ ဒီတော့ ချစ်ခင်နိုင်ကောင်းပါရဲ့။

Self-love

183. It is true that man loves himself more than he loves others. His close relations and members of his family may not have been intimately associated in previous existences, but he "I" (self) has been with him all along the cycle of existences.

သူတော်ကောင်းစိတ်ရှိသူ

၁၈၄။ သူတော်ကောင်းစိတ် ရှိသူဟာ လူ့ဝတ္တရားအတိုင်း လူ့လောကကို ဆက်ဆံပြီး လူ့လောကနဲ့ ရဲရဲကြီး လမ်းခွဲပါ။

Man of Morals

184. A man of high morals performs his duties as a human being while he is alive; and leaves the world with courage.

တန်ဖိုး မသိရင်

၁၈၅။ စားနပ်ရိက္ခာ အလကားပေးပြီး ကျောက်တွင်းတူး နေရသလိုပဲ တူးနိုင်စွမ်းသလောက် တန်ဖိုးအနည်းအများ ရတနာတွေ ရကြမှာပဲ၊ သို့ပေမယ့် ရတနာရဲ့တန်ဖိုး မသိတဲ့ သမင်ဒရယ်များကျတော့ မြက်ကိုသာ စားကြလိမ့်မယ်။

Mining Metals

185. Ti's like mining precious metals with food and clothing provided. You will get precious metals if you mine them. But the stags who do not know the value of gems will hanker after grass only.

အမွေ

၁၈၆။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်နေရင် ဘုရင့်စည်းစိမ်, သူဌေး သူကြွယ်ဖြစ်နေရင် သူဌေးသူကြွယ်ဖြစ်ရံ တစ်ဘဝကလေး ကိုသာ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တစ်သံသရာလုံး ကောင်းဖို့ နည်းလမ်းညွှန် အမွေပေးခဲ့တယ်။

Legacy

186. What the parents give their children as legacy will do good to them only for this life. If the parents give them as legacy the teachings of the Buddha, that will do good to them throughout the Sainsarā.

ဆုတောင်းနေရုံဖြင့် မပြီး

၁၈၇။ မဂ်ရဖိုလ်မြင် ကျွတ်တန်းဝင်ဖို့ဆိုတာ ဆုတောင်း နေရုံဖြင့်မပြီး, ပါရမီရအောင် ကြိုးစားမှဖြစ်မယ်။

Pāramī

187. Prayer alone will not do to attain the state of *nibbāna*. You must work to build up *pāramī** (potentials).

*(ទៀង = Donation ៦ន្នឹ = For bearance

သီလ = Morality သစ္စာ = Turth

နေက္ခမ္မ= Kennucition အဓိဋ္ဌာန် = Resolution

ပညာ = Wisdom မေတ္ကာ = Loving Kindness

ဝီရိယ = Effort ဥပေက္ခာ = Equanimity)

လှော်ရင်းနစ်

၁၈၈။ တို့သာသနာဟာ လှော်ရင်းနစ်နေပြီ၊ ဘာ့ကြောင့် လဲဆိုတော့ သာသနာသက်ဝင်သူတွေက ပစ္စည်းလေးပါး လှူဒါန်းလျက် သာသနာ့ဝန်ထမ်းအချို့က စာသင်, စာ့ချ နေပေမယ့် သဒ္ဓါ, သီလ, ပညာက တိုးမှမလာဘဲကိုး။

Like a Sinking Boat

188. Our religion is like a boat that is sinking while rowing; Although religious devotees provide the monks with the necessities and although the monks are teaching and learning the Dhammas, there is no progress in confidence in Buddhism, observance of the precepts and attainment of wisdom.

တော်စွာ,လျော်စွာ မနေကြနဲ့

၁၈၉။ ရဟန်းသာမဏေများ တော်စွာလျော်စွာနေကြရင်-

- (၁) နိုင်ငံခြားသားတွေက အထင်သေးမယ်။
- (၂) နိုင်ငံသား ခေတ်ပညာတတ် လူငယ်တွေက အထင်သေးမယ်။
- (၃) ကိုးကွယ်သူများက သဒ္ဓါတရား လျော့လာ မယ်။
- (၄) မိမိတို့ အသရေကို ဖျက်ရာရောက်တယ်။
- (၅) သေလျှင် အပါယ်ရောက်မယ်။

Buddhist Monks Behave Well

189. Buddhist monks who do not behave properly and live loosely, will be held in contempt by foreigners and modern young intellectuals. Devotees will also lose confidenece in them. The monks will suffer from disgrace, and when they die they will go to Hell.

ကဲဆိုတာ

၁၉ဝ။ "ကံ"ဆိုတာ ကောင်းဆိုးနှစ်ခု ပြုလုပ်မှု စေတနာ ကို ခေါ် တယ်၊ အဝိဇ္ဇာတဏှာ မကုန်သေးသမျှတော့ ကံဟာ ပြီးပြီးပျောက်ပျောက် အနေမရောက်ဘဲ သူ့ရဲ့သတ္တိနှစ်ကို မီးခဲပြာဖုံး ကျန်ရစ်စေတယ်။

Kamma

190. Kamma is the deed done with good or bad intention. So long as one has not got rid of ignorance and desires, the consequences of Kamma will not fade out. Like the ember covered with ashes, these consequences will flare up when the occasion arises.

က်ကိုချည်း မယုံကြနဲ့

၁၉၁။ လူတွေဟာ ကံကိုချည်း လှည့်ချနေကြတယ်၊ "ကံ ကော်ရင် တစ်ချက်, ကံကော်ရင် တစ်ကော် ကံပေါ်ရင် လောကမှာ လိုသမျှ ပြီးနိုင်သတဲ့၊ ကံမပေးက မရ, ကံ မကျေးက မရ, ကံပေးမှ ရနိုင်တယ်, ကံကျေးမှ ဝနိုင်တယ် ဆိုတဲ့ ဆိုရိုးဟောင်းကြီးကိုသာ လက်ကိုင် ပြုနေကြတယ်၊ ကံကို ယုံပြီး ဆူးပုံ မနင်းရာ"ဆိုတဲ့ စကားပုံကိုလည်း သတိရကြပါဦး။

A Misconception

191. People put the blame on *Kamma*. They believe that good fortune will come when *Kamma* is on the rise; that they will meet with failure and misfortune when their *Kamma* is down. They are labouring under this misconception. There is also a saying to the effect that one should not depend entirely on one's *Kamma*; if one treads on a heap of thistle one will have one's leg pricked.

လမ်းရိုးဟောင်းကို မလိုက်ကြနဲ့

၁၉၂။ "ဂတာနဂတိကော လောကေ" လောကကြီးမှာ လမ်းသစ် မထွင်ကြဘူး, လမ်းရိုးဟောင်းအတိုင်းသာ လိုက် လေ့ရှိကြတယ်။

New path-Beaten Track

192. People cannot strike a new path; they follow the beaten track.

အတှ

၁၉၃။ ဘုရားအစစ်ကို ရုပ်တုရုပ်ပွား စေတီများက ဖုံးလွှမ်းထားတယ်၊ တရားအစစ်ကို ဓမ္မကထိကတရားတွေက ဖုံးလွှမ်းထားတယ်၊ အရိယာသံဃာအစစ်ကို သံဃာအတု တွေက ဖုံးထားတယ်။

They Cover Real Buddha

193. Images and idols lay a cover over the real Buddha; preachers' preachings cover up the real Dhamma; bogus monks cover up the real Sanighā.

ဒါန, သီလ, ပညာ ရှိပါမှ

၁၉၄။ လောကကြီးမှာ ဒါနရှိမှ လူချစ်ခင်ကြတယ်၊ သီလ ရှိမှ ကြည်ညိုကြတယ်၊ ပညာတတ်မှ လေးစားကြတယ်။

Love, Esteem. Respect

194. In this world people love the one who gives charity; hold in high esteem the one who has morality, respect the one who has wisdom.

အမှတ်တမဲ့ မနေကြနဲ့

၁၉၅။ အမှတ်တမဲ့နေသူရဲ့စိတ်ဟာ အကုသိုလ်ဘက် သွားနေသလို အကုသိုလ်ကံ အကျိုးပေးခွင့်ကလည်း သူ့မှာ အမြဲ ရှိနေတယ်။

Listless People

195. Listless people's thoughts are directed toward evil deeds; and the chances of unwholesome consequences are always with such people.

ငါဆိုတာမရှိ

၁၉၆။ လောကကြီးမှာ "ငါဖို့–ငါ့ဖို့ဆိုပြီး ကြိုးစားလိုက် ကြတာ တကယ်တော့ "ငါ"မရှိတော့ပါဘူး။

No"self"

196. People are striving for the benefit of their selves, but there is really no "self" in this world.

တစ်ဘဝအတွက် မျှော်ပါ

၁၉၇။ တစ်နေ့တွက်ကိုသာ မျှော်မှန်းတွက်ချက်နိုင်ပေမယ့် တစ်ဘဝအတွက် တစ်သံသရာအတွက်ကိုတော့ မမျှော်မှန်း နိုင်ကြပါဘူး။

Cycle of Existences

197. You may be able to look forward to the next day, but you cannot possibly look forward to one's entire life in the cycle of existences.

လူ့ဘဝရဲ့တန်ဖိုး

၁၉၈။ လူ့ဘဝတန်ဖိုးဟာ ကုသိုလ်ပါရမီနဲ့ စိတ်ကောင်း နှလုံးကောင်းပဲရှိတယ်၊ ဂုဏ်လာဘ်ခြွေရံကျော်စောမှုကတော့ ပျက်ခဲ့တာချည်းပဲ။

Real work

198. The real work of man's a life lies in one's potentials of moral purity and a good mind; whatever prestige or good position, follows counts for nothing.

လမ်းဆိုးကြီးကို မလိုက်ကြနဲ့

၁၉၉။ ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လောဘ, ဒေါသတိုးပွားပြီး ဆင်းရဲပင်ပန်းတဲ့ လမ်းဆိုးကြီးကိုသာ ပျာယီးပျာယာ လိုက်နေကြတယ်၊ အေးချမ်းသာယာတဲ့ လမ်း ကိုတော့ မဲမြင်နိုင်, မကြားနိုင်အောင် ဖြစ်နေကြရာတယ်။

Path of Greed, Anger, Misery

199. Today people of the world are tracking the path of development of greed, anger and misery. They are not able to see the path that leads to peace and happiness.

မထိုင်ချင်လဲ ထိုင်ပါ

၂၀၀။ ထမင်းစားဆိုတာ စားချင်လည်း စား, မစားချင် လည်း စားရသလို, တရားထိုင်ဆိုတာလဲ ထိုင်ချင်, မထိုင်ချင် ထိုင်ရမှာ အမှန်ပါပဲ။

Do It Regularly

200. Just as you take your meals at regular hours, so also you should do insight meditation regularly.

ရဲရဲရင်ဆိုင်ပါ

၂၀၁။ လူတွေဟာ ဖြစ်လာတဲ့ အခြေအနေကို ရုန်းကန် မယ်တော့ မကြံဘဲ, ကုန်းခံဖို့သာ စိတ်ကူးနေကြတယ်။

Defeatist Motive

201. People do not care to put up a struggle aganist the situations cropping up, but they think of accepting them with defeatist motive.

ရွှေအိုး

၂၀၂။ လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်၊ သီလ, သမာဓိ, ပညာတို့လည်း ရွှေအိုးတွေပါပဲ။

The Gold Pot

202. People think only charity is a gold pot. In fact, morality, mental stability, and wisdom are also gold pots. They are as rich as charity.

က်ကို မယုံနဲ့

၂၀၃။ ကံကောင်းမှာ စောင့်မနေနဲ့, ကံကောင်းအောင် လူက ကုသိုလ်ကောင်းမှု များများလုပ်ပေးပါ။

Good Luck and Good Deed

203. Don't wait for good luck; make good luck by doing good deeds.

နိဗ္ဗာန်ကို မမြင်နိုင်

၂၀၄။ မိမိသန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကိုတောင်မှ ဘယ် စိတ် ဘယ်လိုဖြစ်တယ်ဆိုတာ မသိဘဲနဲ့ ခန္ဓာကိုယ်အပြင်က နိဗ္ဗာန်ကို သာမန်ဉာဏ်, သာမန်ကမ္မဋ္ဌာန်းလေးနဲ့ မသိ မမြင်နိုင်ပါဘူး။

Ultimate Moral Purity

204. Since you can't see how your mental process works, you cannot possibly see the state of ultimate moral purity (*nibbana*), which is outside oneself, through one's ordinary intelligence and contemplation.

အလုပ်တရားမှ စွမ်းတယ်

၂၀၅။ တရားဆိုရာ ဟောတရား, နာတရားက တကယ် မစွမ်းပါ၊ အလုပ်တရားကမှ တကယ်အစွမ်းထက်ပါတယ်။

Practice the Dhamna

205. The Dhamma that is preached and attended to is not effective; only practice of Dhamma calli be efficacious.

ဘဝသံသရာ အောက်မကျနိုင်

၂၀၆။ သူတစ်ပါးကို ထမင်းချက်ကျွေး, ရေခပ်ပေးသူဟာ ထမင်းမငတ်, ရေမငတ်သလို၊ သူတစ်ပါးကို လိမ္မာယဉ်ကျေး အောင် ဆုံးမလမ်းညွှန်တတ်သူဟာ ဘဝသံသရာမှာ အောက် ကျ နောက်ကျ မဖြစ်နိုင်ပါ။

Teaching is Noble

206. Just as the one who provides others with food and wather will never starve or go thirsty, so also the one who teaches others so that they may be wise and polite will never attain an inferior position throughout the cycle of existences.

တတ်နိုင်သမျှ ထိန်းကြပါ

၂၀၇။ လေးသင်္ချေကြာအောင် ပါရမီဖြည့်ပြီး ထူထောင်ခဲ့ ရတဲ့ သာသနာတော်ကြီးဟာ ၂၅၀၀–ကျော်မျှနဲ့ မကွယ်ပ သင့်ပါ၊ ဒီတော့ ဝန်ထမ်းနိုင်သူက ထမ်းပြီး အပြင်မှ ကူနိုင် သူက ကူမဖို့ပဲ ရှိပါတယ်။

Sasana Not To Fade out

207. The teachings (Sāsanā) of the Buddha who had endeavoured to attain Buddhahood for four eons should not fade out afer only 2500 years. The members of the order should strive to maintain the Sāsanā with the help of the laity.

တစ်နေ့အတွက် အကျိုးမရရင်

၂၀၈။ တစ်နေ့တာမှာ ကုသိုလ်, ဥစ္စာ, ကျန်းမာရေး, အတတ်ပညာ, တန်ခိုးဂုဏ်သိန် ဒီငါးမျိုး တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားတဲ့နေ့ဟာ ဝမ်းနည်းစရာ အကောင်း ဆုံးနေ့ပါပဲ။ (မသေခင်က အသေဖြစ်ရတဲ့နေ့ပါပဲ။)

ကုသိုလ် ဥစ္စာ, ကျန်းခဲ့သာ၍, ပညာ တန်ခိုး, တစ်မျိုးမျိုးမှ, အကျိုးမထွက်, ထိုနေ့တွက်, သက်သက် ဝမ်းနည်းဖွယ်။

A Lost Day

208. The day in which meritorious deeds, wealth, health, education, power and position, or at least one of them, cannot be achieved is alost day, to be regretted. It is a sort of death while being alive.

မိမိကိုယ်မိမိ ကြည်ညိုအောင်နေပါ

၂၀၉။ ပထမ လူ ကြည်ညိုအောင် နေ, ဒုတိယ နတ် ကြည်ညိုအောင် နေ, တတိယ မိမိကိုယ်မိမိ ကြည်ညိုအောင် နေပါ။

Behave Well

209. Behave well so that, first, people have a high esteem for you, second, celestial beings, devas have esteem for you, and third, you have esteem for yourself.

ကိုယ့်ကိုယ်ကို ချစ်ကြရင်

၂၁ဝ။ လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ် ဆုံးလို့ ပြောကြတယ်၊ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်၊ လောဘ, ဒေါသ, မောဟတရားတွေမှာ နစ်မွန်းနေရင် ချစ်ရာ မရောက် ပါဘူး, ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။

Don't Let yourself Sink

210. It is said that people love themselves most. In fact, if you love yourself, you must try your best to improve yourself, If you allow your-self to be submerged in * Lobha, dosa and moha you cannot claim that you love yourself; you are really letting yourself sink.

* (lobha=greed, dosa=anger, moha=ignorance)

အပြစ်

၂၁၁။ မကောင်းမှုတစ်ခုကို လောကရိုးရာဆိုပြီး ကျူးလွန် နေကြပေမယ့် အပြစ်ကတော့ အပြစ်ပါပဲ။

A Sin is a Sin

211. If you commit a sin under the pretext that it is a traditional practice, it is still a sin.

တဏှာလောကကြီး

၂၁၂။ တဏှာက စခဲ့တဲ့ လောကကြီးထဲမှာ တဏှာ ဟန်ထုတ်, တဏှာတိုးပွားမှုကိုသာ လုပ်နေကြတယ်၊ ဒီတော့ တဏှာကို နတ်ထုတ်လိုက်ရင် လောကကြီး နေချင်စရာကို မရှိတော့ဘူး။

Beginning of the World

212. This world began with ** tahnā(desire, passion), and have all along been carrying on with tahnā. If you subtract tahnā from life, you will find life not worth living.

** $(tahn\bar{a} = attatchment)$

လူနဲ့ ဘုန်းကြီး

၂၁၃။ သူတို့က ရွှေသူဌေး, တို့က သီလသူဌေး, သူတို့က ငွေသူဌေး, တို့က သမာဓိသူဌေး, သူတို့က စိန်သူဌေး, တို့က ဘာဝနာသူဌေး။

They and We

213. If they are rich in gold, we are rich in morality (sīla); if they are rich in silver, we are rich in mental stability (samādhi); if they are rich in diamonds; we are rich in mindfulness (bhāvanā).

ကြီးပွားရေး

၂၁၄။ တတ်ရံ မှတ်ရံနဲ့ မကြီးပွား, ကောင်းနိုးရာကို ရွေးချယ်ပြီး လိုက်နာ ပြုကျင့်မှ ကြီးပွားမယ်။

Select the Best Course

214. One cannot possibly achieve improvement and progress merely by knowing about things; one must select the best course and pursue it.

ကောင်းတာလုပ်မှ

၂၁၅။ ကောင်းတာ လုပ်မှ ကောင်းရာ ရောက်မည်မှာ ဓမ္မတာပါပဲ။

Natural

215. It is natural that good deeds produce good results.

ဦးဆောင်သူ မရှိရင်

၂၁၆။ ပုဂ္ဂိုလ်တစ်ယောက်တည်း ဦးဆောင်နေတဲ့ အရာ ဌာနတိုင်း အဲဒီပုဂ္ဂိုလ် မရှိရင် လစ်ဟင်းရစမြဲပါပဲ။

One-man Show

216. Any one-man show will be affected by the absence of that one man.

အခွင့်အရေး

၂၁၇။ ရရှိလာတဲ့ အခွင့်အရေးဟာ ခံစားဖို့ မဟုတ်ပါ ဘူး, ရေ့တိုးဖို့သာ ဖြစ်တယ်။

Opportunity

217. Opportunity is not for enjoyment; it is for progress.

အမှား မပြောနဲ့

၂၁၈။ လောကမှာ ကိုယ်က ဉာဏ်မမီရင် သူတစ်ပါးကို အမှားလုပ်ကြ, အမှား ပြောတတ်ကြတယ်။

The Ignorant One

218. People who cannot grasp the meaning of what a person is doing often say that he is doing the wrong thing.

အကျိုးမရှိ

၂၁၉။ အကျိုးမရှိတာကို လုပ်ကိုင် ပြောဆိုနေခြင်းဖြင့် မိမိမှာ အကျိုးမရှိပေ။

No Benefit

219. If you do anything that is of no benefit, you will not gain any benefit.

ကိုယ့်အပြစ်ကို ကိုယ်သိပါ

၂၂ဝ။ သူတစ်ပါးအပြစ်ကို မကြည့်ပါနဲ့, ကိုယ့်အပြစ် ကိုသာ သိပါ။

Know Your Own Faults

220. Don't look at other's fault; know your own.

အထင်ကြီးမှု

၂၂၁။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေရင် သူတစ်ပါး ကို အထင်သေးတာ သဘာဝပါပဲ။

Self-conceit

221. If you are self-conceited, pthers will hold you in contempt.

အသိုင်းအဝိုင်းကောင်းမှ

၂၂၂။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စွမ်းရည်သတ္တိဖြင့် အရာမရောက်နိုင်ပါ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကောင်းမှ အထမြောက်တယ်။

Cooperative effort

222. One cannot achieve anything only by one's ability; only cooperative effort will produce achievement.

ကြီးပွားရေး

၂၂၃။ လောကမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ, စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်၊ ဟုတ်မှန်တဲ့ သဘာဝ ဓမ္မတွေကို လေ့လာ ပွားများနေရင် စိတ်နေစိတ်ထား ကြီးပွား တာပဲ။

Money and Mind

223. People are under the impression that one has made headway in life if he wins a lottery ticket or comes into money. It is improvement of pne's mind that matters.

ချမ်းသာရေး

၂၂၄။ အစားကောင်, အဝတ်ကောင်, အနေကောင် တိုင် ချမ်းသာတာ မဟုတ်ပါဘူး၊ တဏှာ, လောဘ, ဒေါသ နည်းရင် ချမ်းသာတာပဲ။

Happiness

224. Happiness does not come from being well-to do. It comes only from reduced passion, greed and anger.

အထင်ကြီးမှု

၂၂၅။ လောကကြီးမှာ ကိုယ်ထင်ရာ လုပ်နေရင် ကိုယ့် ကိုယ်ကို အဟုတ်ကြီး ထင်မှတ်နေကြတယ်။

Conceit

225. People who think that if they can do what they like with impunity, think highly of themselves.

အချိန်၏ တန်ဖိုး

၂၂၆။ အလုပ်နဲ့ အချိန်ကို မလေးစားသူဟာ မိမိ၏ အိမ်တွင်းရေးနဲ့စစ်တိုက်ဖို့ မဖြစ်နိုင်၊ အချိန်ဟာ မင်းစိုးရာဧာမှ စပြီး လူတန်းစား အသီးသီးအတွက် အလွန်တရာ တန်ဖိုး ရှိလှပါတယ်။

Work and Time

226. If one has no respect for work and time, one cannot solve a domestic problem, nor can he fight a battle with success. Time is an important factor for people of all classes.

စိတ်ချမ်းသာဖို့ အရေးအကြီးဆုံး

၂၂၇။ အာရုံခံစားတယ်ဆိုတာ စိတ်ချမ်းသာအောင် ခံစား ကြတာပဲ, လောကကြီးမှာ စိတ်ချမ်းသာဖို့ အရေးကြီးတယ်။

Enjoyment of Pleasures

227. Enjoyment of pleasures is for attaining happiness, but happiness resulting form mental stability is the most important.

ခြိုးခြံပါ

၂၂၈။ လူတွေဟာ ချမ်းသာချင်ကြတယ်၊ ဝီရိယနဲ့ ရှာပါ, ခြိုးခြံပါဆိုတော့ မရာကြ, မခြိုးခြံကြဘူး၊ နေရာတိုင်းမှာ ကျန်းမာရေး, ပညာရေး ဒီလိုချည်းပါပဲ။

Industry and Economy

228. People want to be well off. If we say they must be industrious and economical, they don't work hard or control their desires. The same thing happens in health and education.

ယဉ်ကျေးမှု မရှိရင်

၂၂၉။ ဘာသာ ယဉ်ကျေးမှု မရှိရင် ဘယ်လိုလုပ်မလဲ၊ ဘာသာ ယဉ်ကျေးမှု မရှိရင် ကျေးဇူးတရားကို အလေးထား တော့မှာ မဟုတ်ဘူး၊ ဒီလိုဆိုရင် လူ့လောက ပျက်စီးဖို့သာ ဖြစ်တယ်။

Gratilude

229. If there is no religion and culture, there will be no regard for gratilude; then human society will degenerate.

ဓာတ်ပြားကြီး

၂၃ဝ။ ဘုရားတရားတော်ကို ကိုယ်က မကျင့်နိုင်ဘဲ သူများ ကျင့်ဖို့ ဟောနေတာဟာ ဓာတ်ပြားကြီးကို ဖွင့်ပြနေ တာပါပဲ။

A Gramophone Record

230. Preaching the Dhamma for others to practise without prectising it by oneself is playing a gramophone record.

ဗုဒ္ဓတရားတော်ကို လိုက်နာကြရင်

၂၃၁။ ဗုဒ္ဓသြဝါဒတရားကို လိုက်နာသူဟာ ဒီဘဝမှာ လည်း လူကောင်းသူကောင်းတစ်ယောက် ဖြစ်နိုင်ပြီး, စိတ် ချမ်းသာမှုကိုလည်း ရနိုင်ပါတယ်၊ အပြစ် တစ်စုံတစ်ရာ မကျူးလွန်တဲ့အတွက် သေရမှာကို မကြောက်ဘဲ ဒီဘဝကို လည်း ရဲရဲကြီး စွန့်လွှတ်နိုင်သူလည်း ဖြစ်နိုင်ပါတယ်။

Good Conduct

231. The one who conducts himself according to the Buddha's teachings has became a good and noble man and attained happiness in this existence, and will be able to leave this existence with no fear because he has committed no sin.

အတိုမကြည့်ပါနဲ့ အရှည်ကြည့်

၂၃၂။ သံသရာဆိုတာ နိဗ္ဗာန်အထိ သွားရမည့် ခန္ဓာ အစဉ်ကို ခေါ် တယ်၊ ထို ခရီးအရှည်ကို ကြည့်တတ်ရင် တစ်ခါတစ်ခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ အဆန်း မဟုတ်တော့ဘူး၊ ခရီးစဉ် မပျက်အောင် သွားတတ်တဲ့ အသိ ဉာဏ်သာ အရေးကြီးတယ်၊ တစ်ဘဝလေး တစ်ခဏလေး မကြည့်နဲ့, နိဗ္ဗာန်အထိ သံသရာဘဝ အရှည်ကြီးကို ကြည့်ပါ။

A Long Journey

232. Samsara is the physical and moral journey to nibbana. It is a long journey. If you take a long view, you will find the events that often crop up in life to be nothing strange. It is important to have the wisdom of going on the journey steadily. Don't look to the transcient events of just one existence. Look to the destination of journey-nibbana.

ဂုဏ်ဆိုတာ

၂၃၃။ ဂုဏ်ရဖို့ အရေးမကြီးဘူး၊ ရရှိထားတဲ့ဂုဏ်ကို မှန်မှန် ထိန်နိုင်ဖို့ အရေးကြီးတယ်၊ လောကမှာ ဂုဏ်ဆိုတာ မှန်တဲ့အတိုင်းလည်း ရတယ်, မမှန်တဲ့အတိုင်းလည်း ရတယ်။

Maintaing Prestige

233. It is not important to gain prestige. Maintaining the prestige already gained is more important. Prestige is gained by right conduct, but sometimes it is gained by wrong means.

တိုးတက်နေတဲ့ ကမ္ဘာကြီး

၂၃၄။ ယခုအခါ ကမ္ဘာကြီးဟာ တိုးတက်နေလိုက်တာ, ကြီးကျယ်နေလိုက်တာ, တိုက်ကြီးတာကြီးတွေ, ယာဉ်အမျိုး မျိုးတွေ စသည်ဖြင့် ကြီးကျယ်နေလိုက်တာ၊ ဒါပေမယ့် စိတ်မအေးချမ်းဘူး၊ စိတ်က ပူနွေးနွေးကြီး ဖြစ်နေကြတယ်၊ ဒါကြောင့် ဒီကြီးကျယ်နေပုံမျိုးကို လက်မခံထိုက်ဘူး။

No Real Progress

234. Today's world is progressing very much. There are big buildings, various kinds of vehicles. But there is no peace of mind; the mind is heated with anxiety and misery. You shouldn't accept that kind of progress.

လောကကို အလှဆင်သူ

၂၃၅။ သား သမီးဆိုတာ ရတနာ (၇)ပါးမှာ တစ်ပါး အပါအဝင်ဖြစ်တယ်၊ သားကောင်းရတနာ, သမီးကောင်း ရတနာလေးတွေ မွေးလာတာဟာ လောကကို အလှဆင်သလို ပဲ၊ တစ်မျိုးတစ်နွယ်လုံး, တစ်နိုင်ငံလုံး, တစ်သာသနာလုံးကို အကျိုးပြုနိုင်တယ်။

Children

235. Children are treasures. Sons and daughters are born to adorn the world. They could do a great service to the entire world and also to the Buddha's *Sāsanā*.

သားသမီးကို ချစ်ကြရင်

၂၃၆။ မိဘတွေက သားသမီးကို ဘယ်လောက် ချစ်တယ် ပြောပြော ပညာကို တတ်အောင် သင်မပေးရင် ချစ်ရာ မရောက်ဘူး, နှစ်ရာရောက်တယ်၊ ကျန်းမာရေး ဂရုစိုက် မပေးရင် ချစ်ရာ မရောက်ပါဘူး။

Parents' Love of Children

236. However much parents are said to love their children, they do not really love them if they don't give them education. they don't love if they don't look after their children's health.

ဘုန်းကြီးရဲ့ဝါဒ

၂၃၇။ ဘုန်းကြီးရဲ့ ပင်ကိုယ်ဝါဒက သူများက တစ်ကျပ် ပေးရင် ကိုယ်က နှစ်ကျပ်တန်အောင် အလုပ်လုပ်ပြလိုက်ရမှ ကျေနပ်တယ်။

My Belief

237. My personal belief is that if I receive onekyat I must give them two kyats' worth of service.

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပါ

၂၃၈။ ဘဝတစ်ခုမှာ ကိုယ်တစ်ယောက်တည်း သွားလို့ မဖြစ်ဘူး၊ သံသရာမှာ ကိုယ်တစ်ယောက်တည်း ကောင်းနေ လို့ မဖြစ်ဘူး၊ သူများ မပြောနဲ့ ဘုန်းကြီးတို့ ဘုရားလောင်း ဟာ အရှင်ဒေဝဒတ်နဲ့ တွေ့နေလို့ ခန္တီဝါဒီရသေ့ဘဝ, ဓမ္မပါလမင်းသားဘဝမှာ အသတ်ခံရတယ်၊ ဒါကြောင့် ပတ်ဝန်းကျင် ကောင်းမှ ဖြစ်တယ်၊ ဒါပေမယ့် ကိုယ်က ပတ်ဝန်းကျင် တိုက်ခိုက်နေရင် မလုပ်ရဘူး, မထိခိုက်စေရဘူး၊ သူများ မကောင်းပေမယ့် မိမိကိုယ်ကို ကောင်းအောင် ကြိုးစားရမယ်။

Helpers On Journey

238. One cannot go on the journey of Samsarā alone. One needs others to help him make progress. Our Buddha had such as the villainous Devadatta who murdered the would-be Buddha as Khanti-Vādi Hermit and King Dhamapāla. It would be good to have good associates. You must not do harm to those around you. If they ill-treat you, it is for you to treat them well.

ပြိုင်ဆိုင်မှု

၂၃၉။ အပြိုင်ဆိုတာ နေရာတိုင်းမှာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ ပြိုင်ဆိုင်မှုကြောင့် ကမ္ဘာကြီး ပျက်စီးနိုင်တယ်။

Competition

239. Competition is harmful in all spheres. The world could be ruined by competition.

ဆိုဘယ့်ငါ

၂၄၀။ ငါသည် ဘယ်လိုငါ ဖြစ်ထိုက်သနည်း၊ ငါသည် ငါအကြည်ညိုခံရသော ငါဖြစ်ထိုက်သည်၊ သူတစ်ပါးကို ညာဝါးလို့ရသည်၊ ငါ့ကိုယ်ငါ ညာဝါးလို့မရ။

မည်သူမဆို မိမိကိုယ်ကိုမိမိ အကြည်ညိုခံရသောသူ ဖြစ်အောင် ကြိုးစားကြပါ။

What Ought I To Be?

240. What ought I to be? I ought to be a person for whom others should have a high esteem. You can bluff others. You can't bluff yourself.

One should try to deserve one's own esteem.

ချမ်းသာချင်ရင် သီလဆင်ပါ

၂၄၁။ တဖြေးဖြေးနဲ့ နောက်ဘဝရွှေ့ကြဖို့ နီးလာပြီး နောက်ဘဝအတွက် ဒါနထက် သီလက ဘဝကောင်း ပို့နိုင်တယ်၊ ဒါန မများသော်လည်း သီလများနေရင် နောက် ဘဝမှာ မဆင်းရဲနိုင်ပါဘူး၊ သီလကို အထူးဂရုစိုက်ပါ၊ ငါးပါး သီလထက် အာဇီဝဋ္ဌမကသီလက သာတယ်၊ အဲဒီ သီလကို သူတော်ကောင်းတိုင်း နေ့စဉ် ထိန်းရတယ်။

Nearing The End

241. You are gradually approaching the end of this life and a transfer to the next existence. It is better to have high morality than charity for the next life. If you have much store of morality you can be happy in your next life even if you are careful to keep moral precepts. It would better if you could observe ājivatthamaka sila, as observed by people of high morality.

စာရိတ္တ

၂၄၂။ စာရိတ္တဟာ ကလေးတွေကတည်းက သင်ပေးမှ ဖြစ်တယ်၊ ကြီးမှ သင်ရင် မရတော့ဘူး, မလွယ်တော့ဘူး၊ ရုပ်ရှင်တို့ဘာတို့ဝင်တော့ သဘောကျကြတယ်၊ ဒီတော့ မြန်မာ့ သားသမီးတွေမှာ မြန်မာနဲ့ မတူတော့ဘူး၊ ကပြား လေးတွေ ဖြစ်လာတယ်။

Character-Building

242. Character-building should start early in life, from childhood. You can't learn to build good character when you are advanced in age. It's not easy. People like cinemas. So, Myanma children are more like half-breeds than full-blooded Myanmar.

ဆရာဆိုတာ

၂၄၃။ ဆရာဆိုတာဟာ တပည့်ကို တော်တော်များများ မြင်တတ်မှ ဆရာလုပ်ရတယ်၊ ဘယ်သူဟာ ဘယ်လို အရည်အချင်း ရှိတယ်ဆိုတာ မြင်ရတယ်၊ တချို့ တပည့်တွေ ဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဉာဏ် ဘယ် လောက် ကောင်းနေနေ ဆရာ မကောင်းရင် လုံးလည်လိုက် နေတာပဲ။

Teacher and Pupil

243. A teacher must be able to gauge the ability of his pupils. Some of them are more intelligent than the teacher. However, there will be confusion if the teacher is not efficient.

ဆရာလုပ်သူ

၂၄၄။ မိမိကိုယ်ကို ပထမဆုံး အချိုးကျရတယ်၊ မိမိ အချိုးကျမှ သူများကို ဒီလို အချိုးကျအောင် လုပ်နိုင်တယ်။

Good Behaviour

244. First, you must be well-behaved. Then only can you make others well-behaved.

ဆရာဆိုတာ

၂၄၅။ ကိုယ်ကသီလကို မပေါက်မကြား ထိန်းနိုင်မှ ဟပည့်တွေကို သြဝါဒ ပေးနိုင်တယ်၊ ဆရာလုပ်သူက ဗရမ်းဗတာနေရင် တပည့်တွေကို ဆုံးမလို့ မရဘူး။

Teacher and Morality

245. The teacher must have high moral principles, or he would not be able to give admonition to his pupils. If the teacher is of low morality he will never be able to guide and nstruct his pupils.

ပါရမီဆိုတာ

၂၄၆။ ပါရမီဆုကို မကျင့်ဘဲ တောင်းနေရုံနဲ့ မရဘူး၊ မတောင်းဘဲ ကျင့်နေရင် ရပါတယ်။

Not Be Mere Prayer

246. You cannot get potentials for moral purity merely by praying. You can get it if you practise without praying.

တက်ကြွပါ

၂၄၇။ တရားကို ပေါ့ပေါ့လျော့လျော့ အားမထုတ်ရဘူး၊ တက်တက်ကြွကြွ အားထုတ်ရတယ်၊ ပေါ့လျော့ရင် ပျင်း တယ်, တရား မရဘူး၊ တက်ကြွမှုရှိမှ တရားရတယ်။

Enthusiasm

247. You must practise the Dhamma with enthusiasm. If you are listless, the practise well be boring. You cannot acheieve your goal unless you are enthusiastic and active.

ကိုယ့်ကိုယ်ကို ချစ်ကြရင်

၂၄၈။ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ထင် မပြီးကြနဲ့၊ ကုသိုလ်လည်း အများဆုံးရအောင် လုပ်ရမယ်၊ ချစ်လေ နစ်လေ မလုပ်ကြနဲ့။

Your Self-love

148. Loving yourself best will not do. You must do as many meritorious deeds as possible. Otherwise your love for yourself would lead you to ruin.

အကုသိုလ်မများစေနဲ့

၂၄၉။ အကုသိုလ်တွေများရင် လူတွေ ရောဂါများကြ, အသက်တိုကြ, စိတ်ဆင်းရဲကြရတယ်။

Sin and Misery

249. If people have much sin, they wil be afflicted with diseases and short-lived. They will be miserable.

မနာလိုစိတ်

၂၅၀။ လောကမှာ ညံ့တဲ့လူက တော်တဲ့လူကို မနာလို ဘူး၊ မသာတဲ့သူက သာတဲ့သူကို မနာလို ဖြစ်ကြတယ်၊ မနာလိုစိတဟာ ဒေါသစိတ်ပဲ။

Jealousy

250. In this world the stupid person envies the clever one; the inferior man is jealous of the man in superior position. Such attitudes emanates from malice.

လောဘဆိုတာ

၂၅၁။ လောဘကို အကန့်အသတ်နဲ့ ခွင့်ပြုကြတယ်၊ စား,ဝတ်,နေရေး ကိစ္စကြီးငယ်အတွက် လောဘဆိုတာ ရှိရ ပါတယ်၊ စား,ဝတ်,နေရေး တန်းစေ့အောင်ရပြီး ဖြစ်ပါလျက် ထပ်ပြီးလိုချင်ရင်, မတင်းတိမ်ရင်တော့ မဖြစ်ဘူး။

Limited Greed

251. Grees should be allowed within limits. One can be allowed to have desire for one's food, clothing and shelter, but if the desire exceeds the reasonable limit, it cannot be curbed.

သံသရာအရှည်နဲ့ ပုထုဇဉ်အရူး

၂၅၂။ ခရီးကရှည်, အရူးတွေ, စားရေကသိုး, အဖော်က ဆိုးသနှင့်, အမျိုးမျိုး ကာမဂုဏ်, အာရုံတွေ အလွန်နှောက် တာကြောင့်, အပါယ်ဘုံ ထပ်ခါ ရောက်သော်လည်း, လွန်မြောက်ဖို့ ဝေး....။

၁။ သံသရာခရီးက အလွန်ရှည်၏။

၂။ ခရီးသွားလူတွေကား အရူးအနှမ်းတွေသာ။

၃။ သူတို့၏ ဂုဏ်ပကာသန ဒါန, သီလ, ဘာဝနာ စားနပ်ရိက္ခာတို့သည် နိဗ္ဗာန်မရောက်ခင် ပုပ်သိုး ကြလိမ့်မည်။

၄။ သူတို့၏ အဖော်ဖြစ်သူမှာ အမြဲပါနေသော တဏှာဖြစ်၏။

၅။ သို့ဖြစ်၍ အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွန်မြောက်ဖို့ အဝေးကြီးဖြစ်နေ၏။

The Journey is Long

252. The journey is long;
Travellers are fools;
The food gone rotten;
Companions are bad.
Leads one to Hell,
where once there, escape in difficult.

Explanation:

Samsarā (cycle of existences) is a long journey and those taking the road are foolish. The food that carry for the journey, such as, pride, prestige, charity, morality and contemplation, will have gone rotten. Their constant companion is Tanhā (passion), so when they go down to Hell, the chances of redemption are remote since tanhā cannot be eradicated.

စိတ်ကို စင်ကြယ်အောင်လုပ်ပါ

၂၅၃။ သန့်ရှင်းတဲ့နား, အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိဟာ အမြင်များတယ်၊ စင်ကြယ်တဲ့စိတ်ဟာလည်း အသိများတယ်။

Pure Mind, More Knowledge

253. If the ear is clean you will hear more and better. If the eye is clear you will see more and better. If your mind is pure you will gain more knowledge.

ကုသိုလ်ရရေး

၂၅၄။ ကုသိုလ်ဆိုတာ အလိုလို မရနိုင်ပါဘူး, လုပ်ယူမှ ရနိုင်တယ်၊ ရရှိတဲ့ သဒ္ဓါတရားကို အသုံးချမှ နောက်တော့ သဒ္ဓါထက်မယ်၊ ရရှိတဲ့ ဝီရိယကို အသုံးချမှ နောက်တော့ ဝီရိယထက်မယ်။

Earn Merit

254. Merit cannot be obtained without really trying. You must do good work to earn it. The confidence (in the good) that in with you now must be used so that new confidence will be developed. The diligence that you are using at present will intensify the diligence you will have in future.

လောဘ

၂၅၅။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်းခံချင်တာ လောဘ, ဂုဏ်လိုချင်တာ လောဘ, နတ်ပြည်ရောက်ချင်တာ လောဘ။

Charity and Desires

255. In giving charity if you hanker for popularity, prestige and desire to get to the realm of celestials in you next exiatence, then all these desires are *Lobha* (greed).

တို့မြန်မာတွေ မဆိုးဘူး

၂၅၆။ တို့မြန်မာတွေ မဆိုးဘူး၊ မွေးနေ့ကျရင် ဆွမ်း ကျွေးတယ်၊ သေနေ့ကျတော့ ဆွေမျိုးတွေက ကုသိုလ်ပြုလုပ် ကြတယ်၊ မြန်မာတွေ မဆိုးဘူး၊ သဘာဝသိပ်ကျတယ်။

We, the Myanmar

256. We the Myanmar offer alms food on birthdays, and when one dies, his relatives offer alms food on behalf of the deceased. That's just fine! We, the Myanmar are all right: They have done well!

တင်းတိမ်မှု

၂၅၇။ တင်းတိမ်ခြင်းဟာ အမြတ်ဆုံးဥစ္စာပါပဲလို့ ဗုဒ္ဓ မြတ်စွာက ဟောတော်မူတယ်၊ ရေးတုန်းက လူတွေဟာ အစားကို ငါးပိချက်ကလေး, ငါးကလေးနဲ့ပဲ စားကြတယ်၊ အဝတ်ကိုလည်း ကိုယ့်ဟာကိုယ် ရက်ဝတ်ကြတယ်၊ စိတ် ချမ်းသာကြတာ့ပဲ၊ စိတ် ချမ်းသာတယ်ဆိုတာ ပေါမှ ချမ်းသာတာ မဟုတ်ဘူး။

Contentment

257. The Buddha has said that contentmant is the noblest act. In olden days people lived on frugal meals, wore home-woven clothes, and they were happy and contented. Happiness does not result from wealth, only from contentment.

ချမ်းသာတယ်ဆိုတာ

၂၅၈။ ချမ်းသာတယ်ဆိုတာ ဝမ်းမြောက်တဲ့ သောမနဿ, နှစ်သက်တဲ့ ပီတိ, ခံစားရတဲ့ သုခ, ဒီလိုမှ ချမ်းသာတယ်။

Happiness

258. Happiness consists of joy, satisfaction and delight.

သူတော်ကောင်းဆိုတာ

၂၅၉။ သူတော်ကောင်းဆိုတာ လူများနဲ့ ဆက်ဆံရရင် ကိုယ်က အနာခံရတယ်၊ လောဘ, ဒေါသကို လျော့ရတယ်။

For the Good of Others

259. A noble and pure person is one who sacrifices his interest for the good of others. He has to reduce his desires and ill-will.

အပြစ်တင်မစောပါနဲ့

၂၆ဝ။ မျက်ကွယ်တစောင်းမဆိုနဲ့, မျက်မှောက်မရှုတ်ချနဲ့, အပြစ်တင်မစောပါနဲ့။

Don't Blame Others

260. Don't speak ill of others in their absence; don't condemn them in their presence; don't be hasty to blame them.

အသေခံသင့်ပါတယ်

၂၆၁။ ရစ်မဟာ ဥအတွက် အသက်အသေခံတယ်၊ စာမရီသားကောင်ဟာလည်း အမြီးအတွက် အသက်အသေ ခံခဲ့တယ်၊ တို့ရဟန်းတွေလည်း သီလအတွက် အသေခံသင့် ပါတယ်။

Maintain Moral Precepts

261. The female quail risks her life to guard her eggs, the mythical samarī bird guards its feathers with its life; We the Buddhist monks, should maintain our moral precepts at the riak of our lives.

ရေလယ်မှာ မနစ်စေနဲ့

၂၆၂။ သူတစ်ပါး လှေကွဲကို ဖာနိုင်လျက် ကိုယ့်လှေကို မဖာနိုင်ရင် ရေလယ်မှာ နစ်မွန်းခံရလိမ့်မယ်။

Patch up Your Own Boat

262. If you can patch up another's boat, and cannot patch your own, you will be drowned in mid-stream.

အကောင်းဆုံး စီးပွားရာနည်း

၂၆၃။ စီးပွားဥစ္စာ ရှာတယ်ဆိုတာ လူချမ်းသာအောင် ရှာတာ ဖြစ်တယ်၊ စီးပွားရှာမှုကြောင့် ကိုယ်ဆင်းရဲလွန်းရင် လည်းကောင်း, စိတ်ဆင်းရဲလွန်းရင်လည်းကောင်း စီးပွား ရာရကျိုး မနပ်ဘူး၊ ဒါကြောင့် ကိုယ်လည်း သိပ်မဆင်းရဲ, စိတ်လည်း ချမ်းသာနိုင်တဲ့ စီးပွားရှာနည်းကို စဉ်းစားကြပါ။

ဒီဘဝ စီးပွားရှာမှုကြောင့် နောက်ဘဝသံသရာမှာ (သီလပျက်၍) အပါယ်လေးပါး သွားရမယ်ဆိုရင်ကား သာ၍ပင် ဝမ်းနည်းစရာ ကောင်းလှပါတယ်။

A Rregrettable Thing

263. People make an earning with a view to living a happy and coneortable life. If making an earning makes for physical and mental misery, the purpose of earning will not be achieved. People should seek a pursuit which makes for less physical discomfort and more happiness.

If earning a living in this existence results in the next existence in Hell, it will be a regrettable thing.

ပေးလည်းပေးရမယ်

၂၆၄။ ဘုန်းကြီးဆိုတာ ကိုယ်က အယူချည်း မဟုတ်ရ ဘူး, ပေးလည်းပေးရမယ်၊ ဘာပေးရမလဲ, ကလေးတွေကို ပညာသင်ပေးရမယ်၊ ဒကာ ဒကာမတွေကို တရားဟောပေး ရဲမယ်၊ တိုင်းပြည်ကို တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးရမယ်။

Give Education

264. Buddhist monks shouldn't be only on the side of taking; they should also be giving. What are they to give? They are to give education to children, preach the *Dhamma* to the laity and contribute their efforts to the welfare of the country.

ရွှေအိုးပေးသူ

၂၆၅။ အပြစ်ပြ၍ ဆုံးမတဲ့သူကို ရွှေအိုးပေးသူလို သဘော ထားရမယ်။

Giving a Pot of Gold

265. The person who admonishes you by pointing out your faults and defects is like the one who gives a pot of gold.

ဘဝဆိုတာ

၂၆၆။ ဘဝဟာ ရပ်တည်နေတာ မဟုတ်ဘူး၊ ယနေ့ ဘုန်းကြီးတို့ဟာ ခရီးသွားနေကြရတယ်၊ ဘယ်ကလာပြီး ဘယ်ကို သွားရမယ်ဆိုတာကို သိထားဖို့ ကောင်းတယ်။

Life is Moving

266. Live is not stationary; it is always moving. We all are going on a journey. So we should know where we come from and where we are going.

သိပ္ပံပညာကိုးတက်ပေမယ့်

၂၆၇။ သိပ္ပံပညာ တိုးတက်လာလို့ အစားကောင်းတွေ စားရ, အဝတ်ကောင်းတွေ ဝတ်ရ, အနေကောင်းတွေ နေရ ပါတယ်၊ ဒါပေမယ့် အကျင့်စာရိတ္တဘက်က တိုးတက်မှု မရှိတာကြောင့် စိတ်ချမ်းသာမှု မရကြတော့ပါဘူး၊ ဗုဒ္ဓတရား တော်ကို သိမှသာ စိတ်ချမ်းသာမှု ရနိုင်ပါတော့မယ်။

Scientific Progress

267. Scientific progress offers a good life materially but it fails to develop good morality, and so people are unhappy. The Buddha's teachings alone can afford means for true happiness.

သိပ္ပံပညာရဲ့ ဆုံးခန်း

၂၆၈။ သိပ္ပံပညာရဲ့ အဆုံးဟာ တရားသဘောအရ နောက်ဆုံးတော့ ပျက်စီးရမှာပါပဲ။

Ruin

268. Eventually, the progress of Science leads to ruin.

ဘုရားကို အာရုံပြုကြပါ

၂၆၉။ ဗုဒ္ဓါနုဿတိ ဘုရားကို နေ့စဉ် အာရုံပြုနေတဲ့ သူဟာ အရှိန်အဝါရှိတယ်၊ ဉာဏ်ပညာ ထက်မြက်တယ်၊ ဩဇာအာဏာ ကောင်းတယ်၊ ဒါကြောင့် ဂုဏ်တော်တွေကို စိတ်ထဲမှာထင်အောင် တကယ်သက်တော်ထင်ရှား ဘုရားကို အာရုံပြုကြပါ။

Attributes of the Buddha

269. Contemplation of the attributes of the Buddha will make the devotee powerful intellectually developed and influential. So you should contemplate the attributes of the Buddha and visualize as if the Buddha is still living.

မေတ္တာအမြဲပို့ပါ

၂၇ဝ။ ဗုဒ္ဓမြတ်စွာကို အာရုံပြုပြီး အမြဲတမ်း မေတ္တာနဲ့ နေရင် သာမန်လူတွေထက် "ကံ"နဲ့ အရှိန်အဝါမြင့်တယ်၊ ဒါကြောင့် အမြဲ မေတ္တာနဲ့ နေကြပါ။

Diseminate Mettā

270. Disseminate *mettā* (loving-kindness) to all beings while adoring the Buddha. The person who does that will have a better *kamma* (destiny). So always disseminate *mettā*.

ကိုယ်,စိတ်ငြိမ်းချမ်းမှု

၂၇၁။ သီလစင်ကြယ်ရင် စိတ်နှလုံး ကြည်တယ်၊ စိတ် ကြည်လင်ရင် ဝမ်းမြှောက်နှစ်သက်မှု "နုသော"ပီတိ ဖြစ် တယ်၊ နုသောပီတိ ဖြစ်ရင် သာ၍ နှစ်သက်မှုဟူသော "ရင့်သော"ပီတိ ဖြစ်တယ်၊ ပီတိဖြစ်လောက်အောင် ဝမ်းမြှောက်တဲ့အခါ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းလာမယ်၊ ချမ်းသာသုခ ပြစ်လာနိုင်တယ်။

Moral Purity

271. If you are morally pure, you will be mentally pure. You will then experience a subtle joy which will develop into a mature joy, and thus you will have ture happiness: physical well-being and mental stability.

ဒါနနဲ့ သီလ

၂၇၂။ ဒါနနဲ့သီလတွင် ဒါနက ပိုက်ဆံကုန်တယ်၊ သီလ က မကုန်ဘူး၊ အကျိုးရတော့ သီလက ပိုအကျိုးရတယ်။

More Rewarding

272. Alms-giving ($D\bar{a}na$) entails spending of money. $S\bar{i}la$ (moral precept) doesn't need money, but it is more rewarding.

ချမ်းသာအောင် ဒီတရားကိုရောင်

၂၇၃။ ဆင်းရဲဒုက္ခဟူသမျှဟာ လိုချင်မှုလောဘကြောင့် ချည်း ဖြစ်တယ်၊ လောဘကြီးလေ ဒုက္ခကြီးလေ, လောဘ နည်းလေ ဒုက္ခနည်းလေ၊ လောဘမရှိဘဲ ရဟန္တာများကျတော့ ဒုက္ခလုံးလုံးမရှိတော့ဘဲ နိဗ္ဗာန်စံရတယ်။

ရြေးက သူတော်ကောင် အလောင်းတွေဟာ လောဘရဲ့ အပြစ်ကို မြင်တော်မူပြီး စည်းစိမ်ကိုပင် စွန့်လွှတ်ပြီး တောထွက်တော်မူကြတယ်။]

သူတော်ကောင်းလို သွားနိုင်လောက်အောင် စိတ်ကို အမြဲ ပြုပြင်ပါ။

Misery and Moral purity

273. Misery is always the result of passion and desire (*lobha*). More *lobha*, more misery; less *lobha*, less misery. Those who have attained perfect moral purity (*arahanta*) do not have *lobha* in the least, and so they are free from misery.

အာရုံကို မစွဲလမ်းနဲ့

၂၇၄။ အာရုံတစ်ခုခုမှာ စွဲလမ်းနေရင် ငါးမျှားချိတ်မိတဲ့ ငါးနဲ့တူတယ်။

Fish On Hook

274. Don't be obsessed by anything sensual. If you are, you will suffer like a fish caught by the angler's hook.

ကကိုချည်း အားမကိုးနဲ့

၂၇၅။ လူတွေဟာ ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက် ကံ ချည်းပဲ အောက်မေ့လိုက်ကြတာပဲ၊ ဘုရားရဲ့ ဉာဏ်, ဝီရိယနဲ့ ပြုပြင်မှု ကြိုးစားမှုကို အသားပေးဝါဒရှိပါလျက် ကံချည်း ချထားတော့ သာသနာလည်း နာ, လူမျိုးလည်း နာတာပေါ့။

Don't Rely Too Much On Kamma

275. People heap everything on *kamma* (fate). The Buddha advised improvement by intelligence and diligence. If people blame *kamma*, they are ignoring the Buddha's teaching and at the same time do a disserveice to the nation by their fatalistic belief.

မေတ္တာဆိုတာ

၂၇၆။ မေတ္တာဆိုကာ သွား,ရပ်,ဆိုင်,လျောင်း နေရာတိုင်း မှာ လုပ်လို့ရတယ်၊ အရှင်သုဘူတိဟာ ရဟန္တာဖြစ်လည်း မေတ္တာပို့တာပဲ၊ မေတ္တာအပေါစား မဟုတ်ဘူး၊ ဣရိယာပုထ် လေးပါးကို အိပ်မပျော်သမျှ မေတ္တာနဲ့ နေရမယ်။

Mettā

276. Mettā must be disseminated at all times, while you are sitting, walking or lying. Disseminate metta at all times except, of course, while asleep.

ရှေ့ဆောင်နွားလား

၂၇၇။ ရှေ့ဆောင်နွားလား အကောက်သွားရင် နောက် နွား ကျားစာဖြစ်မယ်၊ ခင်ကြီး ကျပ်ခိုးစင် တက်ရင် ရှင်ငယ် လေးတွေ ကျောင်းခေါင် တက်ကြလိမ့်မယ်။

March Straight

277. The leading bull must march straight, or the following cattle will fall victim to the tiger. If the leading monk (abbot) goes up the loft, the novice will get on the roof of the monastery.

မာန်မတက်ပါနဲ့

၂၇၈။ မြေခွေးဟာ ခြင်္သေ့စားကြွင်းနဲ့ မာန်တက်နေသလို သံသရာရူးဟာလည်း လူတို့စွန်းပစ်ထားတဲ့ လာဘ်ကို စုံမက် တတ်တယ်၊ ပုထုဧဉ်ဟာ အရိယာစားကြွင်းနဲ့ မာန်တက် နေလို့ မလျော်ပါ။

Mean Pride

278. The fox is growling proudly over the left-over food of the lion, so also the one who is enamoured of the successive rebirths is obssessed by the bribes people leave for him. It is not fitting for the ordinary man to gloat over what the morally pure person has discarded.

အာရုံကို မစွဲလန်းနဲ့

၂၇၉။ အာရံတစ်ခုခုမှာ စွဲလန်းနေရင် ငါးမျှားချိတ်မိတဲ့ ငါးနဲ့တူတယ်။

Fish On Hook

279. One who is obssessed with a certain sensul pleasure is like a fish on the angler's hook.

နတ်ပြည်ကို မလိုချင်ဘူး

၂၈ဝ။ နတ်ပြည်ဆိုတာ မလိုချင်ဘူး၊ ဟိုမှာ ကုသိုလ် ကောင်းမှု သိပ်မလုပ်နိုင်ဘူး၊ လူ့ပြည်မှာတော့ ကုသိုလ် ကောင်းမှု လုပ်လို့ရတယ်၊ သူများအကျိုးကို ဆောင်လို့ရ တယ်၊ တို့ လူ့လောကမှာ သိပ်ကို ကောင်းတယ်။

Man's World

280. I don't want an existence in the celestial region. There I won't have much chance to do meritorious deeds. Here, in man's world, we can do meritorious deeds and serve others interests. Man's world is much better.

သီလကို လုံခြုံပါ

၂၈၁။ "သီလတော သုခိတော ဟောတု"တဲ့, သီလဟာ ဒီဘဝ နောက်ဘဝ ကာလမရွေး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ကို ပေးနိုင်တယ်၊ မေတ္တာ, သစ္စာ, ခန္တီတို့လည်း ကောင်းကျိုး ကို ပေးနိုင်ပါတယ်။

Beneficial

281. Sila (morality) confers happiness not only here and now but also in the hereafter. Lovingkindness, Compassion, Truth and Perseverance, too, are beneficial.

ဗုဒ္ဓမြတ်စွာ မပွင့်ရင်

၂၈၂။ နေမင်းကြီး ထွက်ပေါ် မလာခဲ့ရင် သတ္တဝါတွေဟာ တုံးတိုက်တိုက်နဲ့ဖြစ်ပြီး အချို့က မှောင်းမည်းမည်းထဲမှာ စမ်းတဝါးဝါးနဲ့ ချောက်ထဲကျလိုကျ။

ဗုဒ္ဓမြတ်စွာ မပွင့်ပေါ် လာရင် တရားစစ် တရားမှန် မရဘဲ ချောက်တွင်းကျရတယ်၊ ဗုဒ္ဓရှင်တော် ပွင့်ပေါ် လာလို့ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်, အပါယ်လေးပါး၊ နိဗ္ဗာန်, နတ်ဘုံနတ်နန်း ရှိသေးတယ်ဆိုတာ ခွဲခြားသိနိုင်တယ်၊ ဘုရား မပွင့်ရင် ဒီတရားတွေ မသိနိုင်ပါဘူး၊ ဒီတော့ တို့ဗုဒ္ဓမြတ်စွာ ကို သိပ် ကျေးဇူးတင်ထိုက်ပါတယ်။

> ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ပြ, မြတ်ဓမ္မကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှကျေးဇူးပေ၊ ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာကို, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်းပြကြလေ။

If The Sun Did Not Appear

282. If the sun did not appear upon the earth, the people of the world would be groping in the dark, and some would fall off the cliff.

If the Buddha did not appear, there would be no knowledge of the Dhamma, and people would fall into the chasm of Hell. It is because the Buddha appeared there prevailed wisdom to know hell from *nibbana*, celestial regions and so on. Otherwise, there would be profound ignorances.

အို, နာ, သေရေး

၂၈၃။ နာ ကျောင်းသားဟာ နှင်တံနဲ့ နွားတွေကို နွား စားကျက်သို့ မောင်းနှင်သလို အို,နာ,သေရေးကလည်း လူတွေကို သင်္ချိုင်းကုန်းသို့ မောင်းနှင်နေတယ်။

Prodding to Grave

283. Just as the cowherd drives the cattle to the grazing ground by prodding them with a stick, so also old age, disease and death is always prodding people to the grave.

လက်နက်ကို အားကိုးကြပါ

၂၈၄။ တောမီးဟာ သစ်ရွက်ခြောက်ကို လောင်လွယ်၏၊ သစ်ရွက်စိုကို မတတ်နိုင်၊ "မသူတော်"မီးဟာ မေတ္တာခမ်းသူ ကိုသာ လောင်လွယ်၏၊ မေတ္တာပြန့်သူကိုကား မတတ်နိုင်၊ ဓားစတဲ့ လက်နက်ရှိရင် ကျားမကိုက်နိုင်၊ လက်နက်မဲ့ဆိုရင် နွားမပင် ဝှေ့နိုင်၏၊ ထို့ကြောင့် လက်နက်ကို အားကိုးကြပါ။

Fire of Immorality

284. Forest fire burns dry leaves more easily then wet leaves. The fire of immorality burns the man who has no *mettā* more easily than the man who has *mettā* saturated in his mind. If you have a weapon to defend yourself, no tiger will bite you. If you don't have a weapon, even a cow will gore you. So depend on weapons. The most effective is *mettā*.

ဂရုမစိုက်နဲ့

၂၈၅။ ကျားကြောက်လို့ ပြေးနေတုန်းမှာ ခွေးဟောင် နေတာကို ဂရုမစိုက်သင်ပေ။

No Heed for Dog's Bark

285. While fleeing from a chasing tiger, don't heed the dog's barking.

သူတော်ကောင်းဆိုတာ

၂၈၆။ သမုဒ္ဒရာရေဟာ မီးကြောင့် မကျွမ်းဘူး၊ မြင်းမိုရ် တောင်ဟာလည်း လေကြောင့် မတုန်လှုပ်ဘူး၊ ကျောက်ခဲ ဟာလည်း ရေကြောင့် မကြေဘူး၊ ဒီလိုပဲ သူတော်ကောင်း ဟာလည်း မသူတော်ဖျက်တာကို မတုန်လှုပ်သင့်ဘူး။

Un Affected

286. The ocean cannot be burned by fire. The *Myinmo mountain will not be shaken by the wind. The rock cannot be melted by water. So also the morally pure person will not be affected by the misdeeds of an evil-minded person.

* Myinmo = MERU

သီလမလုံခြုံရင်

၂၈၇။ စာပေပို့ချနိုင်ပါလျက် သီလမလုံခြုံရင် အသီးမချို တဲ့ သစ်ပင်နဲ့ တူတယ်၊ တရားဟောကောင်းပြီး သီလမလုံခြုံ ရင် အဆင်းအနံ့မရှိတဲ့ ပန်းနဲ့ တူတယ်။

Warning to Monks

287. You, monks! If you have the ability to teach, and if you are weak in morality, you will be like the tree which cannot bear sweet fruit. If you are good to preaching but cannot properly keep the precepts, you will be like flowers with no fragrance.

ကြီးပွားရေးလမ်းစဉ်

၂၈၈။ အနေလည်းကောင်း, စိတ်လည်းကောင်း၍, ကောင်းကောင်းပညာ, တတ်မှသာ, ငါဟာ ကြီးပွားမည်။ အနေမကောင်း, စိတ်မကောင်း၍, ကောင်းကောင်းပညာ, မတတ်ပါ, ငါသာ ဆုတ်ယုတ်မည်။

Progress and Retrogression

288. With good behaviour, a good mind, and a good education, I will make headway in life. Otherwise, I will get into the rut.

မွေးနေ့ဆိုတာ ဘာလဲ

၂၈၉။ မွေးနေ့ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊ "ငါသည် တစ်နှစ်ပို၍ သေဘက်နီးလာပြီ"ဟု မွေးနေ့က သတိပေးနေတာ ဖြစ်တယ်၊ အောက်ပါလင်္ကာကို မရသေးရင် ရအောင်ကျက်ပြီး မရဏာနုဿတိဘာဝနာဖြစ် အောင် ရုတ်ပါ။

ငါနှင့်ရွယ်တူ, ငါ့အောက်လူ, ကြီးသူသေကြ များလှပြီ၊ စဏမစဲ, အိုစမြဲ, ကိုယ်လည်းသေဘက် နီးခဲ့ပြီ၊ မသေရမီ,ပါရမီ, ငါသည် ဖြည့်မှ သင့်တော့မည်။

Birth-Day; An Indication

289. Birth-day anniversary is an indication of your age. You must warn yourself, saying: "I am one year nearer death". Those of my age and those younger and older than I am have been dead. As nothing is permanent, I am getting nearer death. Before I die I will try to reinforce my potentail for future goodness.

သူတော်ကောင်းစစ်စစ်ဖြစ်အောင် နေပါ

၂၉ဝ။ သူများပေးတာ, လှူတာ စားသုံးပြီး သာမန် လူကောင်းသူကောင်း လုပ်နေရုံဖြင့် တာဝန်မကျေသေးပါ။

You Are Not Doing Your Duty

290. Monks, if you receive aims from others and live the life of an average good person, you are not doing your duty satisfactorily.

ဂုဏ်ရှိအောင် ကြိုးစားနေတာ

၂၉၁။ ဘုန်းကြီးက တစ်ဦးတစ်ယောက်တည်း တစ်ကိုယ် တော် ကောင်းစားဖို့ ဒီကျောင်းတိုက်ကြီးကို ကြိုးစားနေတာ မဟုတ်ဘူး၊ သာသနာတော်တစ်ရပ်လုံး ဂုဏ်ရှိအောင်, ဘုရား သာသနာတော်ကြီး ဂုဏ်ရှိအောင် ကြိုးစားနေတာ။

ငါတည်းတစ်ယောက်, ချမ်းသာရောက်ဖို့, ခုလောက်ကြိုးကုတ်, အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ, သာသနာ၏, ရေးခါဘိုးဘ, လက်ထက်ကလျှင်, ရသည့်တန်ခိုး, ထပ်မည္ပိုးဖို့, အာကြိုးမာန်တက်, ငါဆောင်ရွက်သည် ဆက်လက် တည်တံ့ပါစေသော်.....။

May Sasana Previal

291. I am not trying as hard as at present just for my own benefit. I am trying to maintain the noble attributes of the Buddha's teachings that tradition has established, so that the *Sāsanā* (the Buddha's teachings) may continue to prevail.

ကိုယ်ဖြစ်ချင် ဖြစ်စေနိုင်သောတရား

၂၉၂။ သစ္စာဟာ မုသားနဲ့ ပြောင်းပြန်ဖြစ်တယ်၊ ယခု ခေတ် သစ္စာ အလွန်နည်းကြတယ်၊ မုသားဟာ ငါးပါးသီလ ကိုယ်ကျင့်မှာတောင် အမြဲရှောင်ဖို့ ပါနေတယ် သီလရှိသူဟာ ကိုယ်ဖြစ်ချင်တဲ့ အကျိုကို ရနိုင်တယ်၊ သီလမရှိရင် ငရဲ, တိရစ္ဆာန်, ပြိတ္တာ တစ်ခုခုနဲ့ လူနုံလူမွဲ လူဆင်းရဲသာ ဖြစ်ရမယ်။

Sîla

292. Truth is the opposite of falsehood. In the present time truth is weak. Even in the Five Precepts, avoiding lies has been featured. The person who has *sīla* (morality) can get the rewards he wishes to have. If you don't have good morality, you will either go to Hell or become an animal in your next existence. Even if you were reborn as a human being, you would be a poor; stupid one.

ပွားထိုက်သော ချမ်းသာ

၂၉၃။ ကုသိုလ်စိတ်နဲ့ပျော်၍ ချမ်းသာခြင်းကား ယခု လည်း ချမ်းသာ, နောင်အကျိုးပေးတဲ့အခါလည်း ချမ်းသာ တယ်, နိဗ္ဗာန်အထိလည်း ချမ်းသာတယ်။

ဒါကြောင့် ကုသိုလ်စိတ်မှာ အဆင့်ဆင့် တိုး၍တိုး၍ ချမ်းသာတဲ့ စိတ်ချမ်းသာမှုတွေ ရှိပါတယ်၊ ထိုချမ်းသာမှုကို စီးပွားရေးလိုက်စားတဲ့ လူများ မသိကြဘူး၊ သိအောင် ကြိုးစားကြပါ။

Prosperity From Good Intent

293. Prosperity resulting from good intentions and meritorious deeds will prevail not only at present but also in the future till you attain the state of perfect moral purity (nibbāna). Merit leads to gradual attainment of happiness. Those who are after material prosperity do not know that. They should try to understand it.

ပယ်ထိုက်သော ချမ်းသာ

၂၉၄။ ချမ်းသာသုခဟာ ကိုယ်ချမ်းသာမှု, စိတ်ချမ်းသာမှု နှစ်မျိုးအနက် ကိုယ်ချမ်းသာမှုထက် စိတ်ချမ်းသာမှုက ပိုပြီး ချမ်းသာတယ်။

စိတ်ချမ်းသာမှုမှာလည်း လောဘနဲ့ပျော်၍ ချမ်းသာမှုဟာ နောက်ကပ်လျက်သော်လည်းကောင်း, အတော်ဝေးဝေးက ခွာလျက်သော်လည်းကောင်း ဒုက္ခ အမြဲပါနေတယ်။

ဒါကြောင့် လူအများစုရဲ့ လောဘနဲ့ပျော်၍ ချမ်းသာမှုဟာ တကယ့်ချမ်းသာ မဟုတ်ပါ၊ ဆင်းရဲဖို့အကြောင်း ဒုက္ခ အပေါင်းသာဖြစ်တယ်။

Two Kinds of Well-Being

294. Of the two kinds of well-being mental well-being is preferable to material well-being.

Mental happiness that comes together with lobha (passion) should be kept far apart. misery always dogs the steps of people seeking such happiness that is not real happiness. It is camouflaged misery.

အလုပ်မလုပ်ဘဲ အသက်ရှင်၍ မနေလို

၂၉၅။ အလုပ်မလုပ်ဘဲ အသက်ရှင်၍ မနေလို၊ အသက်နဲ့ ခန္ဓာကိုယ် မြဲနေသရွေ့ နိုင်ငံနဲ့သာသနာတော်အတွက် အလုပ် လုပ်ရမယ်၊ လူတိုင်းလူတိုင်း မသေအောင် ကြိုးစားနေကြ တယ်။ မသေလျှင် ဘာလုပ်ကြမလဲ......?

အခြွေအရံ,အကျော်အစော,လူ့စည်းစိမ်, ချမ်းသာ,ဆင်းရဲ တို့မှာ ပျက်စီးဆုံးရှုံး သေရဦးမည်ကား မလွဲဧကန်တည်း၊ မိမိတို့ဘဝကို ပါရမီကုသိုလ်ဖြင့် ထုံမွှမ်းကြပါလေ။

What Will You Do?

295. I don't want to be alive without doing any work. I will be serving the interests of the country and the Buddha's *Sāsanā* (Sphere of teachings) as long as I am alive,

Everybody in trying not to die. What will you if you don't die?

Having a large fllowing, fame and luxury does not defer death. Prosperity and misery of all kinds are perishable. You must add to your life potentials (*Pāramī*) for better future.

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးသည် ကမ္ဘာသူ/သား အများကောင်းကျိုး အစီးအပွားကို သယ်ပိုးဆောင်ရွက်နိုင် ပါစေသတည်း။

ဗုဒ္ဓတရားတော်အတိုင်း လိုက်နာကြ၍ သတ္တဝါအများ တို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြစေကုန်သတည်း။

စာအုပ်ပြုစုသူ —

အရှင်ကုသလ(ညောင်ရမ်း) ရွှေမုဋ္ဌောကျောင်းတိုက်၊ ဈေးရပ် ညောင်ရမ်းမြို့၊ မန္တလေးတိုင်း။

May the Buddha Säsanā (Teachings) contribute the welfare and well-being of the people of toe world.

May the people, following the teachings of the Buddha, enjoy physical well-being and mental happiness.

Compiler...

RavererendU Kusala
(Nyaung-Yann)
Shwemotthaw Monastery
Bazaar Quarter
Nyaung-Yann
(Mandalay Division)



လူ့သီလ

လောကကြီးထဲမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ၊ သူများ ဆင်းရဲ(ဒုက္ခ)ရောက်မှ ကိုယ် ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့ မလုပ်အပ်ဘူး။ သူများ ဆင်းရဲအောင် ကိုယ်+စိတ် မလုပ်ကြွနဲ့၊ အနစ်နာနှစ်ရာရှိရင် ကိုယ်သာခံ ဒါ–လူ့သီလပဲ။ ။

(အရှင်ဇနကာဘိဝံသ)

Man's Precept

Everyone in the world wishes to be happy and prosperous. Yet do not try to obtain profit from others' misery. Don't do anything that may cause unhappiness in many people. If a sacrifice is called for, you should offer it. That's man's precept of good conduct.

The Venerable Ashin Janakäbhivumsa.

